



ଅଭ୍ୟାସ କେନ୍ଦ୍ର ପାଠୀରେ ଓ ବିଦ୍ୟାଲୟରେ ପ୍ରଦାନ କରିବାର ଜାଗରୂକତା ଏବଂ ପରିଚାଳନା କାର୍ଯ୍ୟ ପାଇଁ
ପରିଚାଳନା କାର୍ଯ୍ୟ ପାଇଁ ମହାଶର୍ପାଯ୍ ପ୍ରକାଶନ ପରିଚାଳନା କାର୍ଯ୍ୟ ପାଇଁ

୦୬୭୩୮୦୭୨୨୨୨ | ୦୬୭୩୮୦୭୨୨୨୨

sarpaymahan@gmail.com
www.facebook.com/maharsarpaypublishing
www.maharsarpay.com

ထုတ်ဝေခြင်း	ပထမအကြိမ်
မျက်နှာပုံးဒီဇိုင်း	မြေရုစ်လာ ၂၀၂၄ ခုနှစ်
စောင်ရေ	၅၀၀
ထုတ်ဝေသူ	လက္ခာ
ပုံနှိပ်သူ	နောက်မူသို့: (၁၁ ၂၉)
စွဲဝင်ရှိလုပ်စဉ် (နှင့်သင်ပုံနှိပ်စိုက်-ဝါဒင်း) ဝရွှေ့ခွောက်၌	အမှတ်-၁၄-၁၆၊ ၁၃-ထမ်း၊ ကျောက်တံတားပြု, ရန်ကုန်ပြု,
စာအုပ်ချုပ်	ချိန်ငံ
မြန်မာနိုင်ငြား	ကိုပဲ (ငွေအိမ်စည်တော်ချုပ်လုပ်ငန်း) ဝရွှေ့ခွောက်၌
တန်ဖိုး	မဟာဓာတ်
တန်ဖိုး	အမှတ်-၁၅၂ ပေါ်သွားလမ်း၊ ၂-ရုပ်ကွက်၊ သာက္ခာနှင့်ပြု, ရန်ကုန်ပြု,
	နှုန်း - ဝရွှောက်၂၃၃၃၊ ဝရွှောက်၂၃၃၄
	၅၀၀၀ ကျပ်

ଗୀପିଙ୍କ(ମନ୍ତ୍ରଲେଃ)

မကြော်စကောင်းကြော်စကောင်း ယဉ်ယုံတန်းကဗောတ်ရှင်အကြောင်း တိပေါက်(မန္တလေး)

ଶ୍ରୀ ପାତାଳ । ୧୦ | ୯

(c) မကြောင်းကြောင်း ထိုင်းထိုင်း အကြောင်း

မကြည့်စကောင်း ကြည့်စကောင်း

ငယ်ငယ်တန်းက

ရာတ်ရှင်အကြောင်း

ကိုပေါက်(မန္တလေး)

(ရပ်ရှင်ခံစားမှူး အက်ဆေးများ)

မာတိကာ

(၁) ရပ်ရှင်ရုံ	၁
(၂) ထောဝနဲ့ ရပ်ရှင်	၁၅
(၃) ရင်ထဲမှာ မသိပါ သိမ်းထားမိသော	၂၃
(၄) လူထုကြားက ရပ်ရှင်သီချင်းများ	၃၁
(၅) နှစ်သက်ခဲ့သော သတိရနေသော	၄၇
(၆) အသစ်ရော့ အဟောင်းပါ အားလုံး ကောင်းကြသော	၅၅
(၇) ပြန်သတိရမိသော အသစ် အသစ်သော	၆၃
(၈) မွေးမရတဲ့ အကြောင်းလေးတွေ	၆၅
(၉) တောက်ပခဲ့သော ကြယ်စွင့်များ	၆၉
(၁၀) ခံစားမှုနှင့် ယျဉ်သော	၇၃
(၁၁) ဝေဖန်လို့ လေကန်ရင်း ဝေးသွားခဲ့သော ရပ်ရှင်	၇၇
(၁၂) ရပ်ရှင်များနဲ့အတူ ပျောက်ဆုံးလို့သွားခဲ့တဲ့ မိသားစုများ	၈၀၅
(၁၃) မြန်မာ့မြန်မာ့ရပ်ရှင် ဘာကြောင်လူမဝင်	၈၁၁
(၁၄) ရှေးဟောင်း နှောင်းပြစ်	၈၁၇

(၁)

ရပ်ရှင်ရု

“ဓာတ်ရှင်=ဘိုင်စကုတ်=ပစ်ချာ ဘယ်လိုခေါ်ခေါ် တကယ်တော့ ရုပ်ရှင်”

တစ်ရက် ကွွန်တော် နှစ်းရှေ့ဘက်က ပြန်လာတော့ မဂ်လာ တံတား မီးပိုင့်မှာမီးနိမိလို့ ခဏ ရပ်စောင့်နေရပါတယ်။ အဲဒီအချိန် လမ်းဟိုဘက်ခြမ်း ဆိုင်ကယ်နောက်မှာထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်က လှမ်းရယ်ပြတာကို မြင်ရတဲ့အခါ အလိုက်သင့် ပြန်ရယ်ပြလိုက်တော့တာပေါ့။ ပြန်သာ ရယ်ပြလိုက်ပေမဲ့ ဘူး ဘယ်သူဆိုတာ သေသေချာချာ မမှတ်မိတာက ပြသေနာ။ အမြဲ တွေ့မြင်နေကျမဟုတ်ပို့ မမှတ်မိတာလား၊ လူမှားဗြီးပဲ နှုတ်ဆက်လိုက်တာလားဆိုတာကို ဝေခွဲမရပေမဲ့ စိတ်ထဲမှာတော့ ရင်းရင်း နှီးနှီး သိနေသလိုလို။ မီးပိုင့်စိမ်းသွားလို့ ဆိုင်ကယ်သာ ဆက်ပြီးမောင်းနေတာ စိတ်ထဲကတော့ ‘ဘူး ဘယ်သူလဲ’ ဆိုတာ ပြန်စဉ်းစားနေမိပါတယ်။ အသားလေးက ဖြူဖြူ။ လူက ပိုနိုန်း၊ မျက်နှာလေးက သွယ်သွယ်၊ ပြီးလိုက်ရင် သွားတက်ကလေးနဲ့။ သွားတက်ကလေးဆိုတာကို သတိရ လိုက်တော့မှ ‘ဘူး ဘယ်သူလဲ’ ဆိုတာကို မှတ်မိလို့ သွားပါတယ်။ ဝင်းလိုက် ရုပ်ရှင်ရုံနားက စက်ဘီးအပ်လက်ခံတဲ့အိမ်က ကောင်မလေးပေါ့။

အခုတော့ သူလည်း လူလတ်ဖိုင်း အသက်အရှယ်။

လျှန်ခဲ့သော နစ်သုံးဆယ်ကျော်ကျော် အဲဒီတုန်းကတော့ ကျွန်တော် တို့ကလည်း လူပျိုပေါက်စ၊ သူကတော့ ကြီးကောင်ဝင်စအရှယ်။ ကျွန်တော် တို့တစ်တွေ ‘ဝင်းလိုက်ရုံ’ မှာ ရပ်ရှင်ကြည့်တိုင်း ၃၂လမ်းမှာရှိတဲ့ မှတ်ဆိတ် လက်ဖက်ရည်ဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာရှိနေတဲ့ သူတို့အိမ်မှာ စက်ဘီး အပ်နေကျ။ အပျိုပေါက်စနာရှယ်ဖြစ်နေတဲ့ သူကိုလည်း မခံချင်အောင် စနေကျ။ သူကို မြင်လိုက်မှ အတိတ်က သတိရစရာတွေ ပေါ်လာပါ တော့တယ်။

အရင်က ရပ်ရှင်ကြည့်မယ်ဆိုရင် ရပ်ရှင်ပြမယ့်အချိန်ထက် စေ လာပြီး သချိုခာရာကြီး ဦးစေအောင်တို့ ဖွင့်ထားတဲ့ ၃၂လမ်းက မှတ်ဆိတ် လက်ဖက်ရည်ဆိုင်မှာထိုင်၊ သူငယ်ချင်းတွေနဲ့ ဟိုအကြောင်းဒီအကြောင်း လေကန် ဝေဖန်ရေးတွေ လုပ်ကြတာပေါ့။ မှတ်ဆိတ်မရှိတော့တဲ့အချိန်ကျ တော့ မန်းမြှုံးတော်ပေါက်စိုင်မှာ ပြန်ပြောင်းထိုင်ကြသပေါ့။ မှတ်ဆိတ် မပေါ်ခင်ကတော့ မန်းမြှုံးတော်မှာ ထိုင်ခဲ့ကြတာကိုး။ ပျော်ရွှေ့စရာကောင်းတဲ့ အတိတ်ဆိုတာ ပြန်တွေးကြည့်ရင် လွမ်းစရာ။

ဟိုတွေးဒီငေးနဲ့ ၂၆-B လမ်းအတိုင်း အောက်ဘက်ကို ဆင်းချ လာလိုက်တာ အနေအက်ကျူးထောင့်အရောက် လမ်း ၈၀ တရာတ်တန်းဘက်ကို ချိုးကျွေးလိုက်တာနဲ့ နှင့်ခြားကားတွေပဲ ပြဇေလုဂ်တဲ့ ‘မစိုးရိမ်ရပ်ရှင်ရုံ’ ရှေ့ကို ရောက်တဲ့အခါ ကျွန်တော့အကြည့်တွေက လမ်းအနေအက်ဘက်ခြမ်းက ဗာဒံပင်အောက်ကို အလိုလို ရောက်သွားပါတယ်။ အနာကြီးရောဂါ သည်တစ်ယောက်ပေမဲ့ တခြားရောဂါသည်တွေလို့ တောင်းမစားဘဲ ‘အပျော်ပြော၊ အပျော်ပြော’ လို့ အော်ရင်း ရပ်ရှင်လာကြည့်သူတွေရဲ့ စက်ဘီးကို ရပ်ရှင်တစ်ပွဲစာ စောင့်ပေးတဲ့ ဦးသိန်းမောင်ကြီးနဲ့ အသံကိုတောင်မှ နားထဲ ကြားယောင်မိသလိုလို၏ သူက အဲဒီဗာဒံပင်လေးအောက်မှာပဲ အမြှုလိုလို နေပါတယ်။ သူနဲ့သေားမှာ ဖွင့်ထားတဲ့ လက်ဖက်သုပ်ဆိုင်လေးကို ပြင်မိ ပြန်တော့ ငယ်သွင်ယ်ချင်း ‘ဘို့ဘို့’ ကိုပါ သွားသတိရလိုက်မိပါတယ်။

အခုချိန်မှာတော့ မစိုးရိမ်ရုံကလည်း ရပ်ရှင် မပြတော့ပါဘူး။ ဦးသိန်းမောင်ကြီးရော၊ လက်ဖက်သုပ်ဆိုင်လေးရော၊ ကျွန်တော့သွင်ယ်ချင်း ‘ဘို့ဘို့’ ပါ မရှိကြတော့ပါဘူး။ ကျွန်တော့သွင်ယ်ချင်း ‘ဘို့ဘို့’ ဟာ ငယ်စဉ်က စာအလွန်တော်ပေမဲ့ မူးယစ်ဆေးဝါးသားကောင် ဖြစ်သွားခဲ့ပြီး ကျွဲ့စွန်းဆိပ်က

ဖောင်တွေပေါ်မှာ အသက်ပျောက်သွားခဲ့သူ။ သူ ရှိစဉ်က မစိုးရိမ်ရုရှုက ဒီလက်ဖက်သုပ္ပန်ဆိုင်လေးမှာ သူ၊ ကို အမြဲ တွေ့နေရတာမို့ သတိရသွား မိတာပါ။ မစိုးရိမ်ရု ခေတ်ကောင်းစဉ်ကာလတုန်းကတော့ ဈေးသည်တွေ၊ ရုပ်ရှင်လာကြည့်သူတွေ၊ မှာ့ဝင်ခိုလက်မှတ်ရောင်းသူတွေနဲ့ အမြဲလိုလို စဉ်ကားဆူညံ ရှုပ်တွေးပြီး ပြဿနာပေါင်း သောင်းခြောက်ထောင်ကို အမြဲ မွေးဖွားပေးနေတဲ့ နေရာတစ်ခုပေါ့။ ဒီနေရာတစ်ခိုက်မှာ ရွှေတိုက်ဝင်းနဲ့ လေလာဝင်းက လူမိုက်တွေ ကြီးထိုးပြီး ရုပ်ရှင်လက်မှတ် မှာ့ဝင်ခို အရောင်း အဝယ်အလုပ်နဲ့ လက်မှတ်အတွက် အုပ်စုလိုက်ကြီး နေရာဦးထားပြီး တန်းစီ တိုးစားအလုပ်တွေကို လက်ဝါးကြီး အုပ်ထားခဲ့ကြတာပေါ့။ ရုပ်ရှင်ရုတွေ ပျောက်ကွယ်သွားတဲ့ အနုလုံးကာလမျိုးမှာ အဲဒီလူတွေရဲ့ မျိုးဆက်တွေ ဘာတွေများ လုပ်ကိုင်စားနေကြမဲလလို့ မဆီမဆိုင် တွေးမိလိုက်ပါသေး တယ်။

မစိုးရိမ်ရုနဲ့ မျက်နှာချင်းဆိုင် ရွှေတိုက်ဝင်းထဲမှာ ဟိုးအရင်က ရွှေတိုက်ရုဆိုတာ ရှိခဲ့ဖူးပါတယ်။ အဲဒီရုကလည်း မြန်မာကားတွေပြုပြီး ကျွန်တော်တိုင်ယောက် အမြဲကြည့်တဲ့ ရုတ်စုစု ဖြစ်ပါတယ်။ ဒါပေမဲ့ ဟိုးလွန်းခဲ့သော ကာလတစ်ခုက ရုပ်ရှင်မပြခင်လေးမှာ ရုပြုကျသွားပြီးတဲ့ နောက်ပိုင်း အသစ်ပြန်မဆောက်တော့ပါဘူး။ မန္တလေးမြို့က ရုပ်ရှင်ရုတွေ ထဲမှာ အစောင့်း ပျက်စီးသွားတယ်လို့ ဆိုနိုင်ပါတယ်။ ရွှေတိုက်ရုက ကျွန်တော်တို့အိမ်နဲ့ နီးတဲ့အပြင် မြန်မာကားကောင်းတွေပြတော့ ယောက်ကျွန်တော်တို့အိမ်နဲ့ နီးတဲ့ ရုပ်ရှင်ရုလည်း ဖြစ်ခဲ့ဖူးပါတယ်။

မစိုးရိမ်ရုပ်ရှင်ရုကနဲ့ တရာတ်တန်းလမ်းမကြီးအတိုင်း နည်းနည်းလေး ဆက်သွားလိုက်တာနဲ့ အခုလက်ရှိအချိန်မှာ ကုမ္ပဏီတစ်ခုကို ဂိုဒေါ် အဖြစ် ငှားထားတဲ့ ‘ရွှေနားရုပ်ရှင်ရု’ ကို ရောက်သွားပါတယ်။ မြန်မာကား အသစ်ဆုံး အရင်ဆုံးပြဲတဲ့ ရုတ်စုစုဖြစ်လေတော့ ရုပ်ရှင်ရုထဲမှာ ချိတ်ထားတဲ့ ပိုစတာတွေကို ယောက်ကျွန်တော်တို့က ဝင်ဝင်ကြည့်တာကို သတိရမိပါတော့ တာပေါ့။

အရင်တုန်းကဆိုရင် ရုပ်ရှင်ရုရဲ့ နံရုံမှာ မှန်ပီရို အသေးစားလေးတွေ ချိတ်ထားပြီး အခုပြနေတဲ့ကားရယ်၊ နောက်ပြမယ့် ကားတွေထဲက အတ်ဝင်ခန်း ဓာတ်ပုံတွေကို ထည့်ထားလေ့ရှုပါတယ်။ ကလေး၊ လူကြီးမရွေး ဒီဓာတ်ပုံ တွေကို တခုတ်တရ ကြည့်ကြတာပေါ့။ ဟိုးအရင်က ရုပ်ရှင်ရုတွေ အလုံး

မပိတ်ခင်ကာလကတော့ ရုပ်ရှင်မကြည့်ဖြစ်ပေမဲ့လည်း ဒီပိုစတာတွေကို ဝင်ပြီး ကြည့်လို့ရပါတယ်။ နောက်ပိုင်း လက်မှတ်မျှင်ခိုတွေ ခေတ်စားလာတဲ့ ကာလမှာတော့ ရုပ်ရှင်ရုံး အပြင်ဘက်ကနေ သစ်သားတန်းတွေနဲ့ အသေပိတ်ပြီး တစ်မတ်တန်း၊ ငါးမူးတန်း၊ တစ်ကျပ်တန်း၊ စတော့ ဒီစီဆိုပြီး အတန်းတွေ ခွဲထားတဲ့ အပေါက်ရှုမှာ သံတိုင်တွေစိုက်ပြီး လူတစ်ယောက် ဝင်သာရုံး တံခါးပေါက်သေးသေးလေးတွေ လုပ်လိုက်ပါတယ်။ ရုပ်ရှင်ကြည့်မယ့်သူတွေက ရုံအပြင်ဘက်မှာတန်းစိုက်ပြီး ရုပ်ရှင်ပြခါနီး အချိန်မှသာ ရုဝင်လက်မှတ်ရောင်းတော့မှ ရုတဲ့ကို ဝင်ရပါတော့တယ်။ ရုပ်ရှင်တစ်ခွဲကြည့်ဖို့အတွက် ရုံအပြင်ဘက်မှာ ခြေထောက်တွေညာင်းနေအောင်ရပ်စောင့်ပြီးမှ ရုပ်ရှင်ကြည့်ခွင့် ရတော့တာပေါ့။ မိုးခွဲအဖွဲ့၊ နော်အမြောက်နဲ့ ရုပ်ရှင်တစ်ကားကြည့်ဖို့ ဒီလိုအပင်ပန်းခံပြီး ကြည့်ခဲ့ကြရတယ်ဆိုတာကို အခုခေတ်ကလေးတွေသာသိရင် ရယ်ကြမယ်ထင်မိပါရဲ့။ အခုခေတ်ကကိုယ့်အိမ်ထဲမှာတင်၊ ကိုယ့်လက်ကိုင်ဖုန်းထဲမှာတင် ရုပ်ရှင်ကြည့်လို့ရတဲ့ ခေတ်ပေကိုး။ ဈေးနာဂါးရုံတို့၊ ဝင်းလိုက်ရုံတို့၊ မစိုးရိမ်ရုံတို့က ခြိဝင်းအကျယ်ကြီးထဲမှာဆိုတော့ တြေားရုံတွေထက်စာရင် တန်းစီရတာ နည်းနည်းတော့ အဆင်ပြပါတယ်။ ခြုံနဲ့ဝင်းနဲ့မရှိတဲ့ ရုပ်ရှင်ရုံဆိုရင်တော့ တန်းစီရတာလမ်းမပေါ်ထိ ရောက်ပါတယ်။

ဂရလမ်း ရောက်တာနဲ့ အောက်ဘက်ကိုကွွဲပြီး ဆင်းလိုက်မယ်ဆိုရင် စာလမ်းထောင့်ကို ရောက်တာနဲ့ ‘မြို့မရုပ်ရှင်ရုံ’ ကို ရောက်သွားပါမယ်။ ဒီရုံမှာ ကားအသစ်တွေ ချက်ချင်း မတင်ပါဘူး။ ဈေးနာဂါးရုံတို့၊ ဘာတို့မှာပြပြီး ခုတိယပတ်လောက်မှုသာ ဒီရုံမှာ တင်ပါတယ်။ ကုလားကားရော မြန်မာကားပါ ပြတဲ့ရုံပါ။ ရုပ်ရှင်ရုံက ခံသေးသေးဖြစ်ပြီး ဝင်းလိုက်တို့၊ မစိုးရိမ်တို့၊ ဈေးနာဂါးတို့လို ခြုံနဲ့ဝင်းနဲ့မရှိတော့ လက်မှတ်တန်းစီတဲ့အပါလမ်းမပေါ် နော်ကျဲ့ကျဲ့မှာ တန်းစီရတော့ သိပ်အဆင်မပြလှပါဘူး။ ဒါကြောင့်လည်း အသန့်ကြိုက်၊ အကောင်းကြိုက်လွန်းတဲ့ ကျွန်တော့ရဲ့ အအော်အပျို့ကြီးတွေ၊ အစ်မတွေက ဒီရုံကို မရွှေ့မရှောင်သာမှပဲ ကြည့်ပါတယ်။ ရုံရော၊ ခုံရော ခပ်စုတ်စုတ်ဆိုတော့ အကောင်းကြိုက်တဲ့သူတွေကတော့ ဒီရုံမှာ လာကြည့်ဖို့ စိတ်မဝင်ဘား။ အခုအခဲမှာတော့ အဆင့်မြင့်ရုပ်ရှင်ရုံ ဖြစ်သွားပြီး လူအကြည့်များတဲ့ မြို့လယ်ရုံစာရင်းထဲကို ဝင်သွားပါပြီ။ လက်ရှိမှာတော့ မြန်မာကား၊ ကုလားကားနဲ့ အက်လိပ်ကားပါ ဒီအဆင့်မြင့်

ଶ୍ରୀ ପ୍ରପିତାଯ୍ୟ॥

အဒီကန် အောက်ဘက်ဆင်းပြီး ရုလမ်းအတိုင်း တောင်ဘက်
တည့်တည့်သွားလိုက်ရင် ၃၁လမ်းထောင့် ရောက်တဲ့အခါ တွေ့ရမှာကတော့
“မြို့ဂုဏ်ရောင်ရပ်ရပ်ရုံး”၊ ဟိုအရင်တုန်းကတော့ ရပ်ရပ်ရုံခေါ်မိုးမှာ တပ်ထား
တဲ့ ပန်ကာလေးတွေနဲ့ အအေးဓာတ်ရအောင် လုပ်ထားလေတော့ နောက်
ဆိုရင် ရပ်ရပ်ကြည့်ရတာ ဈေးထုတ်ခန်းထဲ ဝင်နေရသလိုလို။ အခုတော့
သူကလည်း အရင်လို ပူဗ္ဗလောင်လောင် မဟုတ်တော့တဲ့ အဆင့်မြင့်
အအေးခန်းနဲ့ ရပ်ရပ်ရုံကြီး ဖြစ်လို့နေပါတယ်။

ဒီရုံကတော့ မြို့မရုံထက်စာရင် လူရော ရုပါ သန့်တဲ့အတွက်
ကြည့်တဲ့သူ များပါတယ်။ ရုံအနေအထားကလည်း သွားလမ်းလာလမ်း
ဖြောင့်တဲ့ မန္တလေးမြို့လယ်ကောင်မှာ ရှိနေတော့လည်း ကြည့်သူများတာ
ပေါ့လေး၏ ဒါပေမဲ့ ကွုန်တော်တို့ ငယ်ငယ်ကတော့ အဲဒီရုံက ပံ့သေးသေး
လေးလို့ ထင်မိပါတယ်။ ၃၁လမ်းအတိုင်း အောက်ဘက်ဆက်ဆင်းပြီး
စင်လမ်းရောက်ရင် တောင်ဘက်တစ်ပြသွားလို့ ၃၂လမ်းကို ရောက်တာနဲ့
အရင်က အိုလိပ်ကားပဲ ပြလေ့ရှိတဲ့ ‘ဝင်းလိုက်ရုံ’ ကို ရောက်သွားမှာပါ။
ရွှေးကနေ ယခုလက်ရှိအချိန်ထိ မန္တလေးမြို့မှာ အကောင်းဆုံးရှုတို့ သတ်မှတ်
နိုင်ပါတယ်။ ထိုင်ခုံတွေ သပ်ရပ်တာရော၊ အသံထွက်စနစ်ကောင်းတာရော၊
ခြိန့်ဝင်းနဲ့ သပ်သပ်ရပ်ရပ် ရှိတာကြောင့်လည်း ကောင်းသတင်းမွေးတာပါ။
အိုလိပ်ကားကို အဓိကထားပြီး တင်တဲ့ရုံ ဖြစ်ပေမဲ့ လူအကြည့်များတဲ့
မြန်မာကားကိုတော့ တစ်ခါတလေ ပြလေ့ရှိပါတယ်။ ပရက်ရှိုးပွဲတွေ
ဘာတွေကို နံနက်ပိုင်းမှာ အထူးပွဲအဖြစ် ပြလေ့ရှိတဲ့ ရုံလည်း ဖြစ်ပါတယ်။
ရုံနေရာကလည်း ကျယ်ကျယ်ဝန်းဝန်း၊ မုန်ရောင်းတဲ့ဆိုင်တွေကလည်း
လူမြန်ရရာ လာကြည့်တဲ့ လူအများစုကလည်း ခန်းခန်းသန့်ဆုံးတော့
မန္တလေးမြို့ရှို့၊ ကျက်သရေဆောင်းတဲ့ နေရာတစ်ခလို့ပြာရင် ရပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာကားအသစ်တွေပဲ ပြနေတယ် ထင်မီ
ပါတယ်။ ကိုယ်တိုင်ကလည်း အရင်လို ရပ်ရှင်မကြည့်ဖြစ်တော့တဲ့အတွက်
ဖြတ်သွားမိတဲ့အချိန်လောက်သာ ငဲ့စောင်းပြီး ကြည့်ဖြစ်တယ်ဆိုတော့
ဘာကားတော့ ပြနေတယ်ဆိုတာကို တကယ် မသိတော့ပါဘူး။

ରୁଦଳମ୍:ଆଧ୍ୟିନ୍: ତୋଣିଲାଗିଲାଗିଲୁହା:ତୋହୁ ଫୁନ୍ଫୁମାକୁବା: ଯାଗିଲାଗିଲୁହା:ତୋହୁ ‘ତୋରିଂଦର୍ଣ୍ଣ’॥ ତିର୍ମନ୍ତ୍ରପତରିଲାଗିଲିରି: ଆମାତରାରିଲେଇଲାଗିଲାଗିଲୁହା:ତୋହୁ

ကျော်ဟိန်းရဲ့ ‘ကျိုးယောင်ဆောင်သောဒေဝါး’ ဖြတ်န်းကပေါ့။ ကြည့်ပြီး သူကလည်း စတိတ်ရှိုးခန်းတွေ ဘယ်လို့မိုက်ကြောင်း၊ ကျော်ဟိန်း မိန်းမလို ဝတ်ပြီး သရုပ်ဆောင်တာ ဘယ်လိုပါပြင်ကြောင်း၊ မို့မို့မြင့်အောင်ဆိုတဲ့ မင်းသမီးလေးက ဘယ်လိုခွဲဆောင်မှုရှိပြောင်းတွေ ကြွယ်ကြတော့ မကြည့် ရသေးတဲ့သူတွေကလည်း ကြည့်ချင်လာတာပေါ့။ ဒါပေမဲ့ လက်မှတ်ရအောင် လုပ်ပေးနိုင်တဲ့သူတွေနဲ့ ကိုယ်ကလည်း မသိ။ တန်းစီတော့လည်း လက်မှတ် မရ။ ခါတိုင်းကားတွေထက် ဈေးပိုကြီးနေတဲ့ မှောင်ခိုလက်မှတ် ဝယ်ကြည့် ရမှာကိုလည်း နဲ့မြောဆိုတော့ အရမ်းကြည့်ချင်ပေမဲ့ အဆင်မပြော။ နောက် တော့ အဲဒီနားမှာနေတဲ့မိတ်ဆွဲက သူ့အိမ်က ကလေးတွေကို မှန်ဖိုးပေးပြီး တန်းစီခိုင်းမှ လက်မှတ်ရပြီး ကြည့်ခဲ့ရပါတယ်။ ကြည့်ပြီးတော့လည်း စိတ် ကျော်ရတဲ့ ကားတစ်ကား ဖြစ်ခဲ့ရပါတယ်။ အဲဒီကားထဲမှာ မို့မို့မြင့်အောင်ရဲ့ အိညာင့် အိညာင့် အသံလေးကို စတင်ခံစားခဲ့ဖူးရသပေါ့။ အခုတော့ တော်ဝင်ရပ်ရှင်ရုံဆိုတာ မရှိတော့ပါဘူး။

အနောက်ပြင်ဒေးဝန်းမှာ ရတနာပုံရုံ(ခ)ဒေးဝန်းရဲ့၊ ဂ၆-ဘီလမ်း ဆိုင်းတန်းမှာ နေပြည်တော်ရုံ(ခ)ဆိုင်းတန်းရုံနဲ့ ပြောက်ပြင်သောင်ပင်ဈေးနား မှာ ပျိုးမြင့်ရုံတွေရှိပေမဲ့ ကျွန်တော်တို့ သွားကြည့်လေ့မရှိတဲ့ရုံတွေ ဖြစ်ပါ တယ်။ အဲဒုရုံတွေက မိုးရွာရင် ရေဝင်၊ မီးမှောင်ရင် ကြွက်ဖြတ်ပြီး၊ ခုံတွေက ကြော်ပိုးကိုက်၊ အတွေတွေက ကဲလိုကဲဆိုတော့ ကြည့်ရတာ အဆင်မပြောပါဘူး။ ရုပ်ရှင်ရုံအိမ်သာကတော့ လူပေါင်းစုတဲ့အတွက် ဉာဏ်ပတ် နေတာတော့ သိပ်မထူးဆန်းပါဘူး။ ဒါပေမဲ့ ဒီမြို့ပြင်က ရုံတွေက ပို့ပြီး ဉာဏ်ပတ်တယ်လို့ ဆိုနိုင်ပါတယ်။ မျိုးမြှင့်ရုံကတော့ လေးငါးကြောက်ခါလောက် ကြည့်ဖူးပေမဲ့ ဒေးဝန်းရုံနဲ့ဆိုင်းတန်းရုံကိုတော့ မကြည့်ဖူးပါဘူး။ ပြောရရင် အဲဒီနှင့်ရုံလုံး ပတ်ဝန်းကျင်မှာ စရိတ်ကြော်များ စရိတ်ကြော်တဲ့လူတွေ စိုးမိုးတဲ့နေရာဖြစ်ပြီး အမြဲလိုလို ရန်ပွဲတွေရှိနေတော့ မသွားရတာကြောင့် မကြည့်ဖြစ်တော့တာ ပါ။ အိမ်နဲ့ဝေးတာကလည်း မကြည့်ဖြစ်တဲ့ အကြောင်းတစ်ခုထဲမှာ ပါပါ တယ်။ အမြဲတမ်း လူစည်ကားနေဖူးခဲ့တဲ့ မန္တလေးအခေါ် ဓာတ်ရှင်ရုံတွေ ရှုံးမှာ ဖြတ်လာခဲ့တော့ ငယ်ငယ်တန်းက မက်မက်မောမော ကြည့်ခဲ့ရတဲ့ ဓာတ်ရှင်တွေကို ထူးထူးခြားခြားကြီးကို ပြန်သတိရလို့ လာပါတော့တယ်။

ကျွန်တော်တို့ အဘွားတွေ အဒေါ်တွေကတော့ ‘ဓာတ်ရှင်ကြည့် မယ်’ ပညာတတ်တွေ၊ ခေတ်မိတ်တယ်ဆိုတဲ့ အသိုင်းအစိုင်းက လူများကတော့

‘ဘိုင်စကုတ်သွားကြည့်မယ်’၊ ‘ပစ်ချာသွားကြည့်မယ်’၊ ကျွန်တော်တို့၊ လက်ထက်မှာတော့ ‘ရှုပ်ရှင်သွားကြည့်မယ်’ လို့ ပြောတတ်ကြပါတယ်။ ဘယ်လိုပဲပြောပြော ရူးဟောင်းနှောင်းဖြစ်လေးတွေ ပြန်တွေးမိရင် စိတ် ချမ်းသာရပါတယ်။ အိမ်ရောက်တော့မှ အမောဖြေရင်း ထိုင်နေကျ ပက်လက် ကုလားထိုင်လေးမှာ ထိုင်မိတဲ့အခါ တွေးလက်စမပြတ်တဲ့ ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ ရှုပ်ရှင်တွေနဲ့ပတ်သက်လို့ အမှတ်တရဖြစ်စရာတွေက တစီ တတန်း စိတ်ထဲမှာ အမျှင်တန်းလို့လာပါတော့တယ်။



(J)

ထောက်နဲ့ရပ်ရှင်

ကျွန်တော့ဘဝမှာ ပထမဆုံး သတိရမိတဲ့ ရပ်ရှင်အကြောင်း ပြောရင်
တော့ မန္တလေးသကြော်အကြောင်း ရိုက်ထားတဲ့ ‘မောင်တို့ချယ်ရီမြေ’ ကိုပဲ
ပြောရမယ် ထင်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က သူငယ်တန်း ကျောင်း
အပျော်လိုက်တဲ့အချိန်၊ ကျွန်တော်တို့ရဲ့ ဆရာမက

“ရပ်ရှင်တဲ့မှာ တို့ချယ်ပါတယ်၊ သားတို့၊ သွားကြည့်ကြနော်”

လို့ မှာလိုက်တော့ ရပ်ရှင်လိုက်ပြဖို့ အိမ်ကို ပူဆာတာပေါ့။ အိမ်က
လည်း လိုက်ပြပါတယ်။ မင်းသားကတော့ ‘ကြက်တောကြီး’ လို့ ချစ်စနိုး
ခေါ်ကြတဲ့ ဝင်းလိုး။ ဒါပေမဲ့ ရပ်ရှင်သာ ပြီးသွားတယ်။ ရေပက်တာ၊ သကြော်
လည်တာ၊ သကြော်ကတာတွေပဲ တွေ့လိုက်တယ်။ ကျွန်တော့ရဲ့ ဆရာမကို
လုံးဝ မမြင်လိုက်ရဘူး။ ဒါနဲ့ နောက်နဲ့ ကျောင်းရောက်တော့ ဆရာမကို
မေးတာပေါ့။

“တို့ချယ် ဘယ်နားမှာပါတာလ” ဆိုတော့မှ

“မန္တပ္ပါက ရေသဘင်အဖွဲ့တဲ့မှာ ရှေ့ဆုံးတန်းဘယ်ဘက်အစွမ်း
ဆုံးက တို့ချယ်လေ” တဲ့။

အဲဒီတော့ အိမ်လည်းပြန်ရောက်ရော အဲဒီကားကို ထပ်ကြည့်ချင်

ပါတယ် မူဆာတော့ ကျောင်းပိတ်ရက်မှာ အစ်ကိုတစ်ယောက်နဲ့ထပ်ပြီး သွားကြည့်၊ တိချ်ယ်ပါတဲ့အခန်းကို သေချာကြည့်ပြီးမှတ်၊ နောက် ကျောင်း ဖွင့်တဲ့ရက်ရောက်တော့ ရုပ်ရှင်ထဲမှာ ဆရာမကိုတွေ့တဲ့အကြောင်း အပြီး အလွှားသွားပြော၊ ဒါလေးကတော့ ရုပ်ရှင်နဲ့ပတ်သက်ရင် ဘဝအစမှာ အမှတ်မိမိုး ဖြစ်ရပ်လေးပါ။

မောင်တို့ချ်ယ်ရိုမြေရှုပ်ရှင်ထဲမှာပါတဲ့ အောင်မိုးနဲ့သန်းနဲ့တို့ရဲ့ ရယ်စရာကောင်းတဲ့ အမူအရာတွေကြောင့် သဘောကျမိုခဲ့ပါတယ်။ ငယ် သေးတော့ သူ စကားပြောပဲ ဆိုပုံတွေကို သိပ်နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့ ယာမြေ၊ ယာမြေဆိုတဲ့ စကားလုံးကိုတော့ ခဏခဏပြောတာကိုတော့ မှတ်မိ နေပါတယ်။ အတ်ဝင်ခန်းတစ်နဲ့မှာ ကလေးတွေနဲ့ဝင်းဦး အတူတူ ကြောက် မြို့ မြှင့်ရတော့ သဘောကျမိုခဲ့ပါတယ်။ နောက်ပြီးတော့ အဲဒီကားထဲမှာ ဝင်းဦး ဝတ်တာစားတာကလည်း တကယ်ကိုမိုက်။ မောင်တို့ချ်ယ်ရိုမြေ သီချင်းကို သီဆိုပြီး သရပ်ဆောင်ကြတဲ့အခန်းမှာ မင်းသားရော မင်းသမီးပါ သိပ်ချောတယ်လို့ အဒေါ်တွေက တသာ ပြောကြလွန်းတာကိုလည်း မှတ်မိနေပါတယ်။ ဝင်းဦးရော ခင်သန်းနဲ့ပါ တကယ်ကို ချောကြပါတယ်။

သကြံနာချိန်အခါမှာ တကယ့် မန္တလေးသကြံနာကို ရိုက်သွားတာ ဖြစ်လို့ ပိုမို အသက်ဝင်ပါတယ်။ ရုပ်ရှင်ထဲမှာ ခင်သန်းနဲ့က ရုပ်ရှင်မင်းသမီး အဖြစ် သရပ်ဆောင်ထားပြီး ဝင်းဦးက ရုပ်ရှင်မင်းသမီး ခင်သန်းနဲ့ကို သူတို့ယာမြေပွဲအတွက် လာဖိတ်တာပါ။ ဖြစ်ချင်တော့ မင်းသမီးနဲ့သူတို့ တွေ့ခွင့်မရ။ ဒီတော့ ဝင်းဦးက ရုပ်ရှင်မင်းသမီးခင်သန်းနဲ့ကို ကြီးကျယ် တယ်လို့ အထင်လွှာနေသူပါ။ ရုပ်ရှင်မင်းသမီးခင်သန်းနဲ့ကလည်း မန္တလေး သကြံနာ အရပ်သူတစ်ယောက်လို့ လွှာတ်လပ်စွာ လည်ချင်လို့ ခိုးထွက်လာ ရင်း မင်းသားဖြစ်သူ ဝင်းဦးနဲ့တွေ့ကြပြီး သကြံနာ တစ်နေကုန် လျှောက် လည်ကြပေမဲ့ ဝင်းဦးက သူနဲ့အတူ သွားနေသူက ရုပ်ရှင်မင်းသမီးခင်သန်းနဲ့ မှန်း မသိပါဘူး။ ဝင်းဦးက နိုင်ငံခြားကနေ ပြန်လာတာမကြာသေးတော့ ခင်သန်းနဲ့က သူ တွေ့ချင်နေတဲ့သူဆိုတာကို လုံးဝမသိ။ မန်းသကြံနာကို လည်ရင်းပတ်ရင်းနဲ့ပဲ သူတို့နှစ်ယောက် ချိစ်သူတွေ ဖြစ်သွားကြပါတယ်။ ညပိုင်းမှာတော့ မန်းသီတာဥယျာဉ်ထဲမှာ သူတို့ ချိန်းတွေကြတာပါ။ အဲဒီ ညယျာဉ်က ကျွန်းတော်တို့ အိမ်ကနေတောင် လုမ်းမြှင့်နေရတော့ မှတ်မိ တာပေါ့။ ကျွန်းတော် သိပ်ငယ်သေးတော့ အချစ်အကြောင်းတွေဘာတွေ

ဘယ်သိမလဲပေါ့နော်။ မန္တလေးသကြံနှုန်းမှာ လာရှိက်ထားတဲ့ကားဆိုတာ ကိုတော့ သိနေတော့ သဘောကျတာပေါ့။ မန္တလေးသားတွေက မြို့ချစ်စိတ်ကြီးကြတာ ငယ်ကတည်းကလို့ ဆိုနိုင်ပါရဲ့။

ကျွန်တော် ငယ်ငယ်က မြစ်ငယ်မြို့မှာ တစ်နှစ်လောက် နေလိုက် ရုပါသေးတယ်။ မြစ်ငယ်ကို ရောက်စမှာတော့ မန္တလေးကို အရမ်း ပြန်ချင် ပါတယ်။ မန္တလေးမှာတုန်းက အပတ်တိုင်း ရပ်ရှင်ကြည့်ရပေမဲ့ မြစ်ငယ် ရောက်တော့ ရပ်ရှင် အရင်လို့ မကြည့်ရလိုပါ။ အကာအရုံးပြီး အမိုးမရှိတဲ့ အားကစားရုံကြီးထဲမှာတော့ တစ်စိတ်လေ ရပ်ရှင်ပြလေးရှိပါတယ်။ မိုးစွာ တယ်ဆိုရင်တော့ ခွဲပျက်ပါတယ်။ အဲဒီရုံမှာ ရပ်ရှင်မပြခင် ဖွင့်နေကျဖြစ်တဲ့ 'ကေသီဒ္ဓယ' အုန်းစက်ပါ ဘုန်းလက်ဥရုံအနားဝယ် ဒီမြိုင်တောင်ခြေလမ်း မောင် ထမ်းခေါ်မယ်' ဆိုတဲ့ သီချင်းရယ်၊ 'ကိုယ် မရောက်လာလို့ကွယ် မောရတယ်လို့ ဆိုလာသူရယ်' ဆိုတဲ့ သီချင်းရယ်ကတော့ စိတ်ထဲမှာ မှတ်မိလို့ နေပါတယ်။

ကျွန်တော်တို့ကလေးတွေ ရပ်ရှင်ကြည့်ရင် လက်မှတ် မပေးပါဘူး။ ရုဝင်ခပေးပြီးတာနဲ့ လက်ဖျုပ်ပေါ်မှာ တဲ့ဆိုင်ထဲပေးလိုက်ပါတယ်။ ကျွန်တော် တို့မှာ ဒီတံဆိပ်လေး ပျက်သွားမှာစိုးလို့ ကစားတာတောင်မှ စိတ်မဖြောင့် နိုင်ပါဘူး။ ဒါပေမဲ့လည်း ရပ်ရှင် မပြမချင်း ဝင်လိုက်ထွက်လိုက်လုပ်ပြီး ဆော့နေတတ်ပါတယ်။ ကြောတော့ ရုံပေါ်စောင့်တဲ့ ဦးလေးကြီးက ပျက်စွေ နောက်လာပြီး ဒီတံဆိပ်ထွက်ရင် ပြန်မဝင်ရတော့ဘူးလို့ ခြောက်လိုက်မှ ဝင်လိုက်ထွက်လိုက်အတ်လမ်းက တစ်ခန်းရပ်ပါတယ်။ သိပ်ငယ်သေးတော့ ဘာကားတွေ ကြည့်ခဲ့ရတယ်ဆိုတာကို မမှတ်မိပေမဲ့ ကောလိပ်ဂျင်နေဝါင်း ကားတွေကို အများကြီး ကြည့်ခဲ့ရတာကိုတော့ သတိရမိပါတယ်။ နှစ်တန်း ကျောင်းသားဘဝဆိုတော့ ဘာမှ ထိထိမိမိ မမှတ်မိတော့။

ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့ ဂျေလမ်း သူငြေးတန်းအိမ်က အဖွဲ့ဘက်က အမျိုးတွေအားလုံး ရပ်ရှင်ကြိုက်ပါတယ်။ အမောက်ကတော့ ရပ်ရှင်ကြည့်တာ ဝါသနာ မပါကြပါဘူး။ ဒီတော့ ကျွန်တော်ကလည်း အဖွဲ့ဘက်က အဘွားအိမ်မှာပဲ နေတာများပါတယ်။ အဒေါ်တွေက မြန်မာ ကား၊ အချစ်အလွမ်းကားတွေ၊ ဦးလေးတွေကတော့ စစ်ကားနဲ့အင်္ဂါး ကား၊ အဒေါ်တွေကတော့ သွားတိုင်းခေါ်ပါတယ်။ ဦးလေးတွေကတော့ ဓွတ်လိုက်ချင်တယ် ပူဆာမှ ခေါ်တတ်ပါတယ်။ ခပ်ငယ်ငယ်အချုပ်က

(၂၆၁၂)လမ်းနဲ့ (၈၀၁။၈၁)လမ်းကြားက ရွှေတိုက်ဝင်းထဲမှာရှိတဲ့ ရွှေတိုက်ရုံမှာ ရပ်ရှင်သွားကြည့်တယ်ဆိုရင် ရပ်ရှင်မပြခင်မှာ အသံတူလုပ်တတ်သူ တွေက နာမည်ကြီး မင်းသား၊ မင်းသမီးတို့၊ အဆိုတော်တို့ရဲ့ အသံတူတွေ လုပ်ပြလို့ အောင်ခဲ့ကြတာလည်း မှတ်မိပါသေးတယ်။ အဲဒီအချိန်က အသံတူ လုပ်တာ နာမည်ကော်သူတွေ အများကြီးကြပေခဲ့ ကျွန်တော်စိတ်ထဲမှာတော့ ‘အသံတူ ရဲမြင်းလေး’ တစ်ယောက်ဂုံပဲ မှတ်မိပါတော့တယ်။ အများအားဖြင့် ဦးသိန်းမောင်၊ ဦးကျောက်လုံး၊ ထွန်းဝေ၊ ဝင်းဦး၊ မြတ်လေးနဲ့ ကောလိပ်ရှင်နေဝိုင်းတို့ အသံတွေကို တုပြတေတ်ပါတယ်။ သူတို့တစ်တွေ ကလည်း ထူးခြားတဲ့ အသံပိုင်ရှင်တွေဖြစ်တဲ့အပြင် ရပ်ရှင်ထဲမှာ သူတို့ ပြောခဲ့ကြတဲ့ ပြောင်းမြောက်တဲ့ စကားလုံးတွေကြောင့်ပါပဲ။ ဥပမာပြောရရှင် ဒေါ်မြတ်လေးရဲ့ ‘ပြောကို မပြောချင်တော့ဘူး’ တို့၊ ထွန်းဝေရဲ့ ‘ဟာ၊ မဟုတ်တာ၊ ဒုက္ခာပါပဲ’ တို့၊ ကောလိပ်ရှင်နေဝိုင်းရဲ့ ‘ဒိုကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်’ ဆိုတဲ့ စကားလုံးတွေပေါ့။ နောက်ကြီး ပေတံလေးကို အသုံးပြုပြီး မြင်းပြေးတဲ့အသံ၊ မြင်းဆားတွေ၊ သေနတ်သံတွေ၊ ရွေးသံကြောင်သံတွေ လုပ်ပြတ်ကြပါသေးတယ်။ ရပ်ရှင်ကြည့်ပြီးလို့ အိမ်ပြန်ရောက်ရင် သူတို့လို လိုက်လုပ်ကြည့်ရတာ အမောပါပဲ။

ရပ်ရှင်ပြချိန်မတိုင်ခင်၊ ရပ်ရှင်ရုံတဲ့ မဝင်ရသေးခင်အချိန်တွေမှာ ရပ်ရှင်ရုံက သီချင်းတွေ ဖွင့်ထားတတ်ပါတယ်။ အဲဒီသီချင်းတွေကတော့ ဝင်းဦးရဲ့

‘အို့ မေဘာရအိုလို ငွေပန်းချိတောင် လက်မှိုင်ချုရာဘကိုး မမမိုး’ တို့၊ ‘မီးပုံပွဲမှာ စုကာဝေးကာ အပေါင်းအဖော်များနဲ့ ပျော်ဆွင်ဖွယ်’ တို့၊ ‘ညွှန်ဝိုင်း’ ရဲ့ ‘ပါးကလေးနဲ့ တအားထွေးမည် ချစ်ရတဲ့သီဂီ မောင့်သီဂီ’ တို့၊ ‘အိုး အိုး အိုး အချော့တော် ဆိုတော့မယ် အကော်အမော် ကြားရ သူတိုင်း ဘဝ်ချမ်းမြော်’ ဆိုတဲ့ သီချင်းတွေကတော့ အခုထိ ရင်ထဲမှာ ပြန်နေတုန်းပေါ့။ ရပ်ရှင်ရုံတဲ့ ရောက်တဲ့အခါမှာတော့ ပြချိန်ပြီဆိုရင် ‘တစ်သောင်း ဓမ္မာပေါ် တောင်းဆုံးခြောက်ရည်မျာ် စည်းစီမံ့ဗြို့များ ကြွယ်ဝတိုးတက်စေသား’ ဆိုတဲ့ ဝင်းဦးရဲ့ မက်လာဆုံးတောင်းသီချင်းနဲ့အတူ အပေါ်ကဖုံးထားတဲ့ ပိတ်ကားလေးက တဖြည့်ဖြည့်ဖွင့်သွားပြီး ‘ယနေ့ကြွဲလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် ဖြုပါစေ’ ဆိုတဲ့ စာတုန်းလေးက ရပ်ရှင်ပြမယ့် ပိတ်ကားပေါ်မှာ မြင်လာရပါတယ်။ သီချင်းဆုံးပြီဆိုရင်တော့ ‘ကမ္ဘာမကြာ’ တိုးလုံးနဲ့

အတူ နိုင်ငံတော်အလဲလေး လွင့်နေတဲ့ပုံပေါ်လာရင် အားလုံးမတ်တတ်ရပ်လို့ အလေးပြုကြရပါတယ်။ အလေးမပြုရင် တစ်ခါတေလ ရုံစောင့်တွေနဲ့ ပြသနာတက်တတ်ပါတယ်။ အဲဒါတွေပြီးရင် ကျွန်တော်တို့ခေါ်နေကျ စကားနဲ့ပြောရရင် ‘တွေလာ’ ထိုးပါတော့တယ်။ နောက်ပြမယ့်ကားထဲက စိတ်ဝင်းလောက်တာလေးတွေကို ရွှေးပြတာပါ။ တစ်ခါတေလတော့လည်း ဗဟိုသတင်းစဉ်၊ တစ်ခါတေလတော့လည်း နိုင်ငံဌားက စိုက်ပျိုးရေးလုပ်ငန်း အကြောင်းတွေပြီ။ ပန်းသီးတို့၊ စပုစ်သီးတို့၊ လိမ္မားသီးတို့ကို ရူးတာတွေများ ပြရင် အားပါးတရ။ အပြင်ကကြည့်နေတဲ့ ကျွန်တော်တို့မှာ သွားရည်များ တောင်ကျလို့။ သွားရည်ကျဆို ဒီအသီးအနှစ်တွေက အခုခေတ်မှာသာ ပေါ်များ ပြီး လမ်းဘေးမှာတင် ထယ်လို့ရနေပေမဲ့ အရင်ခေတ်က ရှားပါးပစ္စည်း သူ့ငြေးစာကိုးပူ့။ ရပ်ရှင်ကားတွေထဲမှာ သူ့ငြေးအိမ် ရိုက်ပြတဲ့အခန်းဆိုရင် ကော်ဖောက်ပြမယ်၊ စားပွဲပေါ်မှာတင်ထားတဲ့ ပလိန်းကိတ်တွေ၊ ဆိတ်သား ပါ်တွေ စားပြမယ်။ ရွှေ့ကိုပျော်သီး အကြီးကြီးတွေ၊ စပုစ်သီးတွေ၊ ပန်းသီးတွေ၊ ပန်းသီးတွေကို ကြွေပန်းကန်ပြားထဲမှာ ထည့်ပြထားမယ်။ အဲဒီလို့ပြရင် ဒါ သူ့ငြေးအိမ်လို့ သဘောပေါက်လိုက်ပေတော့ပဲ။

အခုတောင် မှတ်မိနေသေးတဲ့ ဟာသကားပိုင်းတို့လေးတစ်ခု အကြောင်း ပြောပြချင်ပါသေးတယ်။ ဗဟိုသတင်းစဉ် (နိုင်ငံတော်က စီစဉ်ပြီး ပညာပေးတွေ ရိုက်ပြတဲ့ကားတွေထဲတုတ်တဲ့ပြာနဲ့)က ရိုက်ပြတဲ့ ‘နမော နမဲ့’ ဆိုတဲ့ ပညာပေးဟာသ အတ်လမ်းတို့လေးပါ။ လူတစ်ယောက် ဘာလုပ်လုပ် နမောနမဲ့ လုပ်ချင်သလိုလုပ်။ အပေါ်ကအံဆွဲကိုဖွင့်၊ ပြန်မပိတ်ဘဲ ထား။ အောက်ဆုံးက အံဆွဲကိုဖွင့်၊ ကြမ်းပြင်ပေါ် ဖော်ချထိုင်ပြီး သူ လိုချင်တဲ့ ပစ္စည်းကိုရှာ့။ လိုချင်တာရတော့ အမှတ်တမဲ့ပြန်ထား။ အဲဒီတော့ မပိတ်ဘဲ ထားခဲ့တဲ့ အံဆွဲနဲ့ ခေါင်းနဲ့ဆောင့်။ ဒီမိမိရှေ့ကပြင်မှာ လက်သေးပြီးတဲ့အား ဆပ်ပြာ့ကို အဝင်ဝ လျေကားနားချထား၊ ဒီမိမိပေါ်က ဆင်းလာတဲ့သူက ဆပ်ပြာ့ခဲ့ပေါ်တက်နင်းပြီး ချော်ကျ၊ အိမ်လျေကားတက် သံပြုတ်နေတာကို မပြင်၊ နောက် ရွေးကပြန်လာတဲ့သူက တက်နင်းတော့ ကျိုးကျ။ လူ တစ်ယောက် နမောနမဲ့ ဖြစ်ကတတ်ဆန်းလုပ်သမျှကြောင့် သူကိုယ်တိုင်ရော တြေားသူများပါ ဒုက္ခရောက်ကြရတာကို ရိုက်ပြထားတဲ့ ရယ်စရာတွေနဲ့ ပညာပေးကားလေးကတော့ အမှတ်ရစရာ၊ သတိပြုစရာ။

ကလေးဘဝကတော့ လူကြီးတွေ ရပ်ရှင်သွားရင် လိုက်ချင်တာပဲ

ရှိတယ်။ ဘယ်သူပါတယ်၊ ဘယ်ဝါပါတယ်လည်း မသိ၊ ဘတ်လမ်းအကြောင်းလည်း မသိ၊ ဘာကားမှန်းလည်း မသိ။ သီချင်းတွေကို အော်လံနဲ့ ဖွင့်လို့ ရပ်ရှင်ကြော်ပြာလာတော့ မြင်းလှည်းနောက်၊ မော်တော်ကားနောက် အပြေးအလွှားလိုက်ပြီး ကြော်ပြာစာရွက်ကို မရရအောင် လုကောက်၊ မတတ်တတတ်နဲ့ စာလုံးပေါင်းဖတ်၊ အဘွားတွေ၊ အဒေါ်တွေကို ကြော်ပြာစာရွက်လိုက်ပြီ၊ “သွားကြည့်ရင် လိုက်မှာနော်” ဆိတာကို “အေးပါ” လို့ မဖြေမချင်း တတ္တတ္တတ် နားပူတာ ကျွန်တော်ရဲ့ငယ်ကျင့်ပေါ့။ အိမ်က အဒေါ်တွေက နောက်မှာ အလုပ်ကိုယ်စီရှိကြတော့ ရပ်ရှင်ကြည့်ရင် အများ အားဖြင့် ဉာဏ်ပွဲကြည့်ကြတာ များပါတယ်။ ဉာဏ်ဆိတာ ဉာဏ်နာရီမှာပြ သန်းခေါင်နားကပ်မှ အိမ်ပြန်ရောက်ပါတယ်။ ကလေးဆိုတော့လည်း အိပ်ရေးပျက်မှုစိုးတော့ လူကြီးတွေက မခေါ်ချင်း။ ကျွန်တော်ကလည်း ဇွတ်လိုက် ချင်း။ နောက်ဆုံးတော့ မနိုင်စိန်လေး ကျွန်တော်ကို သူတို့ ခေါ်ကြရတာပါပဲ။

ရှုံးရှင်သွားကြည့်ကြတာလည်း အိမ်နီးနားချင်းတွေနဲ့ တစ်စုတစ်ဝေးကြီး လမ်းလျှောက်သွားကြတာပါ။ သွားကြည့်တဲ့ ရုက်လည်း အိမ်နဲ့ သိပ်မဝေးတဲ့ ရွှေနါးရပ်ရှင်ရုပဲ အကြည့်မှားတာဆုံးတော့ အသောင်းပြုအသာပြေ လမ်းလျှောက်သွားခဲ့ကြတာ ပျော်စရာကြီးပါပဲ။ အသွားမှာတော့ မကြည့်ရသေးခင်က သူများပြောတာတွေ၊ စာစောင်ထဲပါတာတွေကိုပြော့။ ရပ်ရှင်ကြည့်ပြီးလို့ အပြန်မှာတော့ ကိုယ့်စိတ်ထဲ ခံစားကြရတဲ့ ကျေနပ်တာတွေ၊ မကျေနပ်တာတွေကို အပြန်အလှန်ပြောနဲ့ မမောနိုင် မပန်းနိုင်ပါပဲ။ အခု အချိန်မှာတော့ ဒီလို့ လွှတ်လပ်စွာနေခဲ့ရတဲ့ ခံစားမှုတွေ ပျောက်ဆုံးလို့ သွားပါပြီ။

ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ရပ်ရှင်တွေကို အတ်လမ်းအတ်ကွက်တွေ၊ ဘယ်သူတွေပါတယ်၊ ဘယ်သူက ဒါရိုက်တာ၊ ဘယ်တုန်းက ပြုခဲ့တာတွေ ကတော့ စာအုပ်တွေ ပြန်ရှာဖတ်ရင် အလွယ်တကူ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ လွှာနဲ့တဲ့ အနှစ်သုံးလေးဆယ်က ကြည့်ခဲ့ရတဲ့ ရပ်ရှင်တွေထဲက အတ်ကွက်တရှုံးက စာအုပ်လှန်စရာမလိုဘဲ အခုချိန်ထိ ရင်ထဲမှာ ခိုအောင်းဆဲ၊ မှတ်မိနေဆဲ ရှိနေတာကတော့ အံ့ဩစရာ။ “နှစ်တွေ ဒီလောက်ကြတာတောင် ဘာကြောင့်မှား မှတ်မိနေသလဲ” လို့မေးရင် “ကြိုက်လို့ပေါ့” ဆိတာကလွှဲလို့ ဖြေစရာ မရှိပါဘူး။ အဲဒီလို့ မှတ်မိနေရခြင်းကတော့ သရုပ်ဆောင်သူရဲ့ အနုပညာမြားချက် စူးဝင်သွားတာလို့ တင်စားချင်ပါ

တယ်။ ဟိုးအရင်ခေတ်က လူတွေက ရပ်ရှင်အလုပ်ကို လုပ်ကြတယ်ဆိုတာ ငွေကြေးအတွက် သက်သက်မဟုတ်ဘဲ ဝါသနာဆိုတာကြီးကို အရင်းခံပြီး လုပ်ခဲ့ကြတာပါ။ နောင် အခုခေတ်လို အဖြိုင်အဆိုင်ကြီးမားတဲ့ ခေတ်ကာလ မဟုတ်တော့ ဘယ်အရာကိုမဆို ဖုတ်ပူမီးတိုက် ဖန်တီးလို့ မလိုပါဘူး။ ကိုယ့်အနုပညာတစ်ရပ်ကို စိတ်တိုင်းကျ အချိန်ယူပြီး ဖန်တီးနိုင်ခွင့်တွေ ရှိကြပါတယ်။ ကုန်ကျစရိတ်အတွက်လည်း အခုခေတ်လို အရမ်းကြီး ပေသီး ခေါက်စရာမလိုဘဲ ကိုယ်ဖန်တီးတဲ့ အနုပညာလေး ကောင်းဖို့အတွက် ငွေကို ချွေတာစရာ မလိုပါဘူး။

နောက်ပြီး ဒါရိုက်တာနဲ့မင်းသား၊ မင်းသမီး သရုပ်ဆောင်တွေ ကြားမှာ အပြန်အလှန် လေးစားမူရှိကြတဲ့အတွက် လုပ်ငန်းတစ်ခုလုပ်ရာမှာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရခဲ့ကြတာက ငြင်းမရတဲ့အချက်ပါ။ နောက် တစ်ချက်က နည်းပညာ မတိုးတက်သေးတဲ့ကာလဖြစ်တော့ ရပ်ရှင်ရှိက်တဲ့ အခါ အားလုံး တစ်စုတစ်ဝေးတည်း ဂျီးလုပ်ကြရတာကြောင့် အခုခေတ်လို တစ်ယောက်တကွဲစီ ဖန်တီးကြရတာထက်စာရင် အနုပညာရာန်ဝင်စားမှူး အရှိန်အဟုန်ရဲ့ အရှိန်က ပိုမြင့်မားလာပြီး ကောင်းမွန်တဲ့ အနုပညာတွေ ထွက်ပေါ်လာတယ်လို့ ထင်မိပါတယ်။



(၃)

ရင်ထဲမှာ မသိပဲ သိမ်းထေားမိသော

ကျွန်တော် မှတ်မိတာလေးတွေကို စားမြှုပြန်ရမယ်ဆိုရင်တော့
တစ်နှစ် ကျွန်တော်တို့မိသားစု ရန်ကုန်ရောက်နေတာက စရမယ် ထင်ပါရဲ။
အခါအချိန် ရန်ကုန်မှာ ရုပ်ရှင်ချွေရတု ကျင်းပတဲ့အချိန်၊ ဆုံးနေတော့
ရျေးဟောင်းကားတွေ ပြန်ပြနေပါတယ်။ ရောက်တုန်းရောက်ခိုက် ကြံ့ရခဲ့
တယ်ဆိုပြီး ကျွန်တော်တို့မိသားစုလိုက် ရုပ်ရှင်သွားကြည့်ကြပါတယ်။
ပထမဆုံးကြည့်ရတဲ့ကားကတော့ ‘မြှုဂါနိုင်’ ဆုံးတဲ့ မြန်မာတာအံကားပါ။ တာအံ
ကားလို့ ပြောရတာက မင်းသားက သစ်ပင်ပေါ်တက်လိုက်၊ နှယ်ပင်တွေ
ခို့စီးပိုက်၊ ကျွမ်းတွေထိုးပြုလိုက် လုပ်ရနေလိုပါ။ ဘယ်ရုံးမှာ သွားကြည့်ကြ
တယ်ဆုံးတာကို မမှတ်မိတော့ပေမဲ့ မှတ်မိနေတာကတော့ မင်းသားချုစ်ခွေ
ရယ်၊ စိုင်တင်ရယ်က ဆင်စီးရင်း မယ်ဒလင်တီးပြီး လာနေတဲ့အခါမှာ
မင်းသမီးမြင့်မြင့်က သစ်ပင်ပေါ်မှာတက်ပြီး သစ်ကိုင်းတစ်ခုပေါ်မှာ
ခြေထောက်နှစ်ချောင်းကို ရွှေ့ရွှေ့ပြီး သီချင်းဆုံးနေတဲ့ အခန်းတစ်ခန်း ပါပါတယ်။
အခါကိုမြင်တော့ ကျွန်တော်က “ဟိုမှာ ထဘီလန်တွေ့မယ်” လို့ အကျယ်
ကြီး ထအော်လိုက်တဲ့အခါ အဒေါက ခေါင်းကို ဒေါက်ခနဲနေအောင် ဆော်
ထည့်လိုက်တာ ခံလိုက်ရတာပေါ့။ ခဏလည်းနေရော မင်းသားက နှယ်ကြီး

တွေ ခိုစီးပြီး မင်းသမီးရှိတဲ့ဆီကိုသွား၊ မင်းသမီးက သစ်ကိုင်းတွေပေါ်ထွက်ပြး၊ မင်းသားကလိုက်နဲ့ သိပ်ကြျေက်ခဲ့ရတာပေါ့။ ကလေးဘဝမှာတော့ သဘာဝကျခြင်း၊ မကျခြင်းက အမိက မဟုတ်ပါဘူး။ ကြည့်လို့ကောင်းနေဖို့ပဲ လိုတာပါ။ သစ်ပင်ပေါ်ကဆင်းလာတဲ့ ဖြောကြီးက မင်းသမီးကို ပတ်ထားတာကို မြင်ရတော့ ရင်တမမ၊ မင်းသားက မြှောကြီးကို ဖယ်နေတာကို ကြည့်နေရင်းနဲ့ ဖင်တကြော့။ ဖိုက်တင်တွေ ချကြတာကလည်း မြန်မြန်ပြီးဆိုတော့ ကာတွန်းကား ကြည့်နေရသလိုလို။ အသံတိတ်ကားဆိုတော့ တရားသော အခန်းတွေမှာ စာတန်းထိုးတာကို စာလုံးပေါင်းပြီး လိုက်ဖတ်ရတာကလည်း မမောပါ။ အဲဒီကားထဲမှာ သဘောအကျဆုံးကတော့ မီးပုံးပုံးစီးအနီးမှာ ခေါင်းပေါင်းတွေဘာတွေနဲ့ ဂိုက်ပေးနေတဲ့သူကို တွန်းဖယ်ပြီး မီးပုံးပုံးပျော်တက်စီးသွားတဲ့ မင်းသားကိုပါ။ မီးပုံးပျော်ကြီး မိုးပေါ်တက်သွားတဲ့ အဆောင်းမှာ လက်ချပ်တွေတိုးရတာ လက်တွေတောင် နာလို့ပေါ့။ နောက်မှ သိရတာက ခေါင်းပေါင်းနဲ့လူက မြန်မူးသူရဲ့ကောင်း မီးပုံးပုံးပျော်းကျော်ရင်းနဲ့ မင်းသားက လွှာတ်လပ်ရေးတို့ကိုပွဲမှာ တစ်တပ်တစ်အားနဲ့ ပါခဲ့တဲ့ ရဲခေါင်ချစ်ဆွဲဆိုတာကိုပါ။

တကယ်ပြောရင်တော့ ဒီကားက အသံတိတ်ခေတ်က စာတန်းထိုးတဲ့ ရုပ်ရှင်ကားတွေပါ။ အဲဒီကားတွေကတော့ ရှေးကားဖြစ်တဲ့အတွက် ပြောတာဆိုတာ သရုပ်ဆောင်ကြတာတွေက ရယ်စရာကြီးပါပဲ။ မင်းသားကလည်း မိတ်ကပ်တွေ ဖွေးနေအောင် လိမ်းထားတာ သိသာလွန်းလို့ ရယ်ချင်ပေမဲ့ ဆိုင်ကယ်စီးတာတွေ၊ ခိုင်ဗင်တွေထိုး ကွွမ်းတွေပစ်ပြတာကို တော့ သဘောကျပါတယ်။ အဲဒီကားထဲမှာ အသက်ကြီးပဲ လူသေးသေး စိုင်တင်ကတော့ ကျွန်းတော့အတွက် အထူးအဆန်းပါပဲ။ ကြံကြိုက်လို့ ပြန်ကြည့်ခွင့်ရတယ်လို့ ဆိုနိုင်ပါတယ်။

မြန်မူးရုပ်ရှင်ပထမခေတ်က နာမည်ကြီး လူကြိုက်များခဲ့တဲ့၊ လူအပြောများတဲ့ မင်းသားကြီးခင်မောင်ရင်ရဲ့ ဗိုလ်အောင်ဒင်တို့၊ ဆရာကြီးဦးသဲခရဲ့၊ ဘဝသံသရာတို့၊ မေသစရဲ့ နာမည်ကျော် ပေါက်စီး၊ မယ်သုံလို့၊ အမည်တွင်ခဲ့တဲ့ ဂုဏ်ရည်မတူတို့၊ မင်းသားကြီးခင်မောင်ရဲ့ အာတလုံးခေါင်းကျားဆိုတဲ့ကားတွေတို့၊ ကြည်ကြည်ပြေားရဲ့ နာမည်ကျော် ရတနာပုံးဘတ်ကားတို့၊ ပြည်လူဖော်ရဲ့ စောင်းတော်ရှင်တို့၊ ကားတွေက ငယ်ငယ်က မကြည့်ခဲ့ရပါဘူး။ ကျွန်းတော်တို့ မန္တလေးဂုဏ်ဆောင် အဆိုတော် မင်းသမီးကြီး

ဒေါ်မေရှင်တို့၊ အေဝစ်းတင်မောင်တို့ရဲ့ နာမည်ကျော်ရပ်ရှင်တွေကို စာအုပ်
တွေထဲမှာ ဖတ်ဖူးတာရယ်၊ လူကြီးတွေက တသသနဲ့ ပြန်ပြောတာလို့သာ
ကြားဖူးလို့ သိနေခဲ့ပေမဲ့ ရပ်ရှင်ရုံမှာ ကြည့်ခွင့်မကြံခဲ့ရ။

နောက်ပိုင်း အသက်အချယ်ရတဲ့အချိန်မှာ မြန်မာရပ်မြင်သံကြား
ကနေ ပြန်ပြောကို ကြည့်ရတဲ့အခါ ခေတ်အဟပ်ကွာသွားလို့၊ စကား
ပြောတဲ့ လေယူလေသိမ်းတွေက လေးလေးကြီးဖြစ်နေပေမဲ့ သူတို့ရဲ့ သရုပ်ဆောင်
ပုံတွေက တကယ့်ကို အသက်ပါလှ သဘာဝကျလှပါတယ်။ အတ်လမ်း
ဘတ်ကွက် ဘတ်အိမ် ခိုင်မာလှပါတယ်။ အခါရေတ်လို့ ပြီးစလွယ်ရှိက်တာ
တွေနဲ့ ယဉ်ကြည့်မိတော့ ရပ်ရှင်ကို လူတွေမှကြည့်ကြတာ ဘာကြောင့်လဲ
ဆိုတဲ့ အဖြေက အဂုံအဂုံရပြီးသား ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ရှေး
လူတွေက သူတို့ကြည့်ခဲ့ဖူးတဲ့ ရပ်ရှင်တွေအကြောင်းကို တသသ ပြောနေ
ကြတာဆိုတာကို လက်ခံလိုက်ရပါတယ်။ ဒါကတော့ ကျွန်တော်ရဲ့ တစ်
ကိုယ်တော် ခံစားချက်ပါ။ ကျွန်တော် ငယ်သာဝမှာ ကြည့်ခဲ့ရတဲ့ ရပ်ရှင်တွေ
ထဲက မှတ်မိနေတဲ့ အကွက်ကလေးတွေကိုတော့ နောက်ကြောင်းပြန်ပြီး
ပြောပြချင်ပါသေးရဲ့။

နိုင်ငံခြားဘောလုံးပြီးပွဲတွေထဲက အကောင်းဆုံးအကွက်လေးတွေ
ကို ရွေးချယ်ပြတ်တံသိလို ကျွန်တော်ရင်ထဲမှာ ပြုနေတဲ့
ရပ်ရှင်တွေထဲက အပိုင်းအစတွေကိုထုတ်ပြီး ဟိုက်လိုက် လုပ်ပြချင်ပါသေး
တယ်။ ‘ကြက်ညီနောင်’ ရေဝယ်မျှာစေ မြေကြောရယ်တဲ့ ရွှေမင်းဝံတောင်
လွှဲတော့မရောင် အာကာဘောင်’ ဆိုတဲ့ သီချင်းလေးကို ဝင်းဦးက ဆိုပါ
တယ်။ ဒီသီချင်းလေးကို ဆိုတဲ့နေရာကတော့ ပံုဆန်းဆန်း။ အိမ်ထပ်ခိုးရဲ့
အပေါ်ထပ်ပြတ်းပေါက်နားမှာ အဖော်လေးချထားတဲ့ ခေါင်မိုးပေါ်မှာ လသာသာ
ညလေးမှာ ‘ကြက်ညီနောင်’ သီချင်းလေးကိုဆိုပြီး ချုပ်သူကို လွမ်းပြတာပေါ့။

အဲဒါရပ်ရှင်ကားလည်း ပြပြီးရော ကျွန်တော်တို့ ဦးလေးတွေ၊
အစ်ကိုကြီးတွေ အရားထကြပုံက လက်လန်ပါတယ်။ အိမ်အပေါ်ထပ်မှာ
အဖော်လေးတဲ့သူတွေကလည်း အဖော်ထိုးလို့ အဲဒါပေါ်တက်ပြီး ဝင်းဦးစတိုင်
ဖမ်းကြပါတယ်။ ရယ်စရာပြောရရင် သူငယ်ချင်းတစ်ယောက်ရဲ့ အစ်ကို
ကတော့ အဖော်ကနေချုပ်ပြီး ပြတ်ကျလို့ ခြေထောက်ကျိုးသွားခဲ့ဖူး
ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးလေးတွေ၊ အစ်ကိုကြီးတွေက ဝင်းဦးကို
အတုနိုးပြီး အလေးမကြား လက်မောင်းကြက်သားတွေကို မြင်ရအောင်

စပိုရှည်ဝတီကြ၊ အမောက်တွေထောင်ကြ၊ နှုတ်ခမ်းမွေးတိန့်နဲ့လေးတွေ
ထားကြနဲ့ ခေတ်ရဲ့ရေးတစ်ခုပေါ်မှာ စီးမောခဲ့ကြတာကို မြင်တွေခဲ့ရမှုး
ပါတယ်။ ဝင်းဦးကတော့ မြန်မာမင်းသားတွေထဲမှာ ထူးထူးဆန်းဆန်းလေး
တွေ လုပ်ပြတ်တဲ့သူ၊ ခေတ်ရှေ့ပြေးသူလို့ ထင်ပါတယ်။ ဝင်းဦးရဲ့
နာမည်ကြီး ကားတစ်ကားဖြစ်တဲ့ ဗိမ့်သာရအောက်ကားထဲမှာတော့ ဒေဝဒတ်က
ပညာပြတဲ့အခန်းမှာ စပါးကြီးမြေတွေကို ဂိုလ်ပေါ်မှာတင်ပြီး ရိုက်တဲ့အခန်းပါ
ပါတယ်။ ကြည့်ရတာ အတော်အူယားစရာ ကောင်းပါတယ်။ နောက်
အဲဒီကားထဲမှာ အဇာတသတ်မှင်းသားရဲ့အဖောက အေဝမ်းဦးတင်မောင်ပါ။
ကလေးတုန်းကတော့ ရွှေမန်းတင်မောင်ကိုပဲ သိတာကိုး။ ရုပ်ရှင်ကြည့်နေရင်း
အဒေါ်တွေကို ‘ရွှေမန်းတင်မောင်က ရုပ်ပြောင်းသွားတယ်နော်’ လို့
ပြောတော့ ဗိုင်းအဟားခံရတာကိုတော့ မှတ်မိလို့နေပါတယ်။ ဝင်းဦး ကားထဲ
ကဆိုရင် ခပ်ငယ်ငယ်က ကြည့်တဲ့ကားထဲမှာ မှတ်မိနေတာကတော့ ‘လျှေ
ကြီးတစ်စင်း ကုစ်းသို့ဆိုက်ပါဝင် လျှေဦးတွင် သဏ္ဌာန်ထူးတစ်ခုမြင် အစုံသော
နှုလုံးသား အချစ်မြားစုံသည့်အသွင်’ ဆိုတဲ့ ‘မပြီးသေးသော ပန်းချိုကား’
သီချင်းပါတဲ့ ‘ဆောင်းအိပ်မက်’ အတောက်းပါပဲ။ လူတစ်ယောက်ထဲကနေ
စိတ်နှစ်ခွဖြစ်နေတဲ့ စိတ္တကေားပေါ့။ လူငယ်လေးတစ်ယောက်ကို နောက်ထပ်
တစ်ယောက်က အမိန့်ပေးပြီး ခိုင်းတာကို လိုက်လုပ်တဲ့ကားပါ။ ရထား
မွောက်တဲ့အထဲမှာ ပါသွားပြီး သေသွားပြီလို့ လက်ခံထားတဲ့ ခပ်ဆိုးဆိုး ဓန်း
ဖြစ်သူက သူ နောက်အိမ်ထောင်ပြုမယ်ဆိုတဲ့အချိန်မှာ ပြန်ရောက်လာပါတယ်။
မင်းသမီးက အေးအေးသင်းပါ။ စကားတွေ အပြန်အလှန်ပြောကြရင်း သူ့
ကိုယ်ဘွားက အမိန့်ပေးလာတာနဲ့ သူက စိတ်ဖောက်ပြန်ပြီး မင်းသမီးကို
သတ်လိုက်ပါတယ်။ လူသတ်ပြီး သေတ္တာထဲ ထည့်ထားတော့တာပေါ့။
နောက်တော့ သူ့ကို ဆေးကုပေးနေတဲ့ ဗိုလ်မကိုနဲ့ စကားပြောနေချိန်
မင်းသမီးတင်တင်အေးက အဲဒီသေတ္တာကြီးကိုလဲ ဖွင့်လိုက်ရောက် အဲဒီထဲက
လက်ကြီးတစ်ဖက် ထွက်လာတာကို မြင်တဲ့အခါ အရမ်းကို ကြောက်ခဲ့
ရတာလေ။ ကြောက်တာမှ ညာ ပြန်တွေးမိရင် အိပ်လို့မပျော်တဲ့ထိအောင်
ပါပဲ။ အဲဒီကားကို ကြည့်ပြီးတဲ့အခါ ကျွန်းတော်တို့ သူငယ်ချင်းတွေ ကစား
တဲ့အခါ တစ်ယောက်က ဆရာဝန်လုပ်၊ တစ်ယောက်က လူနာလုပ်ပြီး
“မင်းကို ငါ စိတ်ညှု့လိုက်ပြီ၊ ဟော၊ မင်း အိပ်သွားပြီ၊ ပြောစမ်း၊ မင်း
ဘာတွေ ဖြစ်ခဲ့လဲပြောစမ်း” ဆိုပြီး ကစားကြတာပါ။ ကျွန်းတော့ ငယ်ဘဝကို

အလွမ်းမိုးနိုင်ဆုံးသော မင်းသားကတော့ ဝင်းဦးဆိုတာ အသေအချာ။ နောက် ငယ်ငယ်က ကြည့်ရတဲ့အတဲ့မှာ သန်းစွဲရယ်၊ သာဆန်းရယ် ပါတဲ့ စုံထောက်ကြီးဦးရုံစားအိန္ဒိဒေါင်ကားတွေကတော့ ကာတွန်းအောင်ရှိနိုင် ရဲ့ ကာတွန်းကနေ ဟာသရပ်ရှင် ဖြစ်လာတဲ့အခါ ကျွန်းတော်တို့ကလေးများ အကြိုက်ပေါ့။ အဲဒီအချိန်က ခေတ်စားတဲ့ နိုင်ငံခြားက တာမံကားတွေကို ပုံတူယူပြီး ရိုက်ထားတဲ့ အတ်ကားတွေထဲက လူရှိင်းတွေ စကားပြောခန်းမှာ စကားလုံးတွေကို ပြောင်းပြန်လှန်ပြောကြတာကိုလည်း အဟုတ်ကြီးမှတ်လို့ ပါပဲ။ ကြာမံအုန်းမောင်ပါဝင်တဲ့ အဲဒီတာမံကားတွေထဲက လူရှိင်းတွေ စကားပြောကြတာကို တကယ်လူရှိင်းစကားလို့ပဲ ထင်နေမိခဲ့ပါတယ်။ စကားလိုန် တွေနဲ့ ပြောကြတယ်ဆိုတာကို သိသွားတဲ့အခါ ညီအစ်ကိုတစ်တွေ စကားပြောရင် ရပ်ရှင်ထဲကလို့ စကားကို ပြောင်းပြန်လှန်ပြီး ပြောကြလွန်းလို့ လူကြီးတွေက တားယူရတဲ့အထိပါပဲ။ လူကြီးတွေ ဆူမှာ ငင်ဗ်မှုပဲ ပုံမှန် အတိုင်း ပြောကြပါတော့တယ်။

သန်းစွဲက အမိက သရပ်ဆောင်အဖြစ်ပါတဲ့ ‘ကဲ မယုံချင်နေ’၊ ‘ဘလိုလို’ ဆိုတဲ့ ကားတွေဆိုရင်လည်း သဘာဝကျေတာ၊ မကျေတာ အပထား၊ သန်းစွဲလုပ်လို့ ကမောက်ကမ ဖြစ်ကုန်တာတွေကို ကြည့်ရတဲ့အခါ တဝါးဝါး တပေးဟား၊ ကလေးသာဝဆိုတော့ အတော်လေးရယ်ရ၊ နှစ်သက်ရပါတယ်။ သာရန်းမြတ်မွန်ရဲ့ ‘ကဲကြီးရေက’ ကို ကြည့်ဖူးပေမဲ့ မခံစားတတ်သေးတဲ့ အရွယ်ဖြစ်နေတော့ အတ်ရဲ့ရည်ရွယ်ချက်ကို ရေလည်အောင် မသိခဲ့ပါဘူး။ ထွေန်းဝေတို့၊ စာရေးရာရှိသော်တာဆွဲတို့၊ မြတ်မွန်တို့ပါတဲ့ ဖတ်စိုကလပ် ဆိုတဲ့ကားကတော့ ဆင်းရဲတဲ့မိသားစုက ဖတ်စိုကလပ်လို့ခေါ်တဲ့ အထူးတာန်း ကနေ ကြည့်ရမယ် ရပ်ရှင်လက်မှတ်ကို မေတ္တာလက်ဆောင် ရလိုက်တာကနေ စပြီး သူတို့ကို လူအထင်အမြင် မသေးရလေအောင် လုပ်ရင်းကနေ ကမောက်ကမ ဖြစ်တာတွေကို ရိုက်ပြထားတဲ့ ရပ်ရှင်ပါပဲ။ ဌားဝတ်သွားတဲ့ အကျိုးပြသွားတာတို့၊ လူမှမြင်အောင် သိမ်းထားတဲ့ ဖိန်ပါအပောင်း ပျောက် သွားတာတို့၊ အကြားအလွန်သန်းသူအဖြစ် သရပ်ဆောင်တဲ့ မေနဲ့ရဲ့ ရေခဲ သေတ္တာကို အကြောင်းပြပြီး ဟိတ်ဟန်ထဲတော့ လူလာတိုင်း ကြွားရ တာတွေက အမှတ်ရစရာ။ သော်တာဆွဲ အရှင်သောက်ခါနီး စိတ်တို့ပြီး ဝက်အူချောင်းအစိမ်းကို စားတာတွေ၊ အီမာ့ရဲ့ ကုန်ကျစရိတ်တွေများအောင် ဖန်တီးပေးခဲ့တဲ့ ရေခဲသေတ္တာကြီးကို ကန်ပစ်တာတွေကိုတော့ ခုထိ သတိရ

နေဆဲပါပဲ။ ငယ်ငယ်တုန်းကတော့ ရဟန်ရရှိလို့ ထင်မိခဲ့ပေမဲ့ နည်းနည်း
ကြီးလာတဲ့အခါ အဲဒီရပ်ရှင်အကြောင်းကို ပြန်စဉ်းစားမိတဲ့အချိန်မှာတော့
လူတုန်းစား ကွာခြားချက်တွေဘာတွေနဲ့ ခပ်မြင့်မြင့်ကြီး တွေးမိလာပြန်
ပါတယ်။ အဲဒီကားထဲက မြတ်မွန်ရဲ့ ရိုးရိုးအဘ အိမ်ထောင်သည်အဖြစ်
သရုပ်ဆောင်ပုံကလည်း ချစ်စရာကောင်းလွန်းပြန်ပါတယ်။

‘သွေးနဲ့ချွေးနဲ့ရင်းသည့်ပြေ’ ဆိုတဲ့ကားက လယ်ယာမြစ်နစ်နဲ့
လူတုန်းစားတိုက်ပွဲအကြောင်းကို ရိုက်ပြုခဲ့တဲ့ ကောလိပ်ဂျင်နေဝါဒ်လေး
ရဲ့ နာမည်ကျော်ကားပါ။ တကယ်စကားပြောကောင်းသူ၊ လေပေါ်သူ
နှစ်ယောက်ဆုံးကြတဲ့ အတ်ကားပါပဲ။ မြတ်လေးနဲ့ကောလိပ်ဂျင်တို့နှစ်ယောက်
စာသံပေသံ ကာရန်တွေနေဘာတွေနဲ့ စကားတွေ အပြန်အလှန်ပြာကြတာ
တွေကိုတော့ ငယ်သေးလို့ သိပ်နားမလည်းခဲ့မိပါဘူး။ ဒါပေမဲ့ တူးတူးခြားခြား
မှတ်မိနေတာလေးကတော့ အတ်သိမ်းခါနီးလေးမှာ ကောလိပ်ဂျင်နေဝါဒ်
သေနတ်မှုန်တော့ ခြိစည်းရိုးပေါ်မှာ ပဲတွေများပြီး တအိအိနဲ့ လဲကျသွားတာ
လေးရယ်၊ ‘နေဝန်းနှစ် ညနေစောင်းတော့ အမေ့ကျောင်းကို သွားကြမယ်’
ဆိုတဲ့ မြင့်မြင့်ခင်ရဲ့ သိချင်းလေးပါပဲ။ ငယ်ငယ်တုန်းကတော့ မြတ်လေးပါတဲ့
ကားဆို မကြိုက်ပါဘူး။ လေတွေပေါ်လွန်းလို့ပါ။ ဦးလေးတွေကတော့
မြတ်လေးကားဆို အသေကြိုက်ပါတယ်။ စကားပြောတာတွေက မိုက်တယ်
လို့ ပြောကြတာပါပဲ။ ကျွန်ုတ်ကတော့ မြတ်လေးကားဆိုရင် ပျင်းပါတယ်။
အဲဒီတော့ မြတ်လေးကားဆိုရင် လိုက်ပြီးမကြည့်တာ များပါတယ်။ ကြီးလာ
တဲ့အခါမှ မြတ်လေးရဲ့ အနုပညာကို နားလည်းမိတဲ့အခါမှသာ ငယ်ငယ်က
မြတ်လေးပါတဲ့ကားတွေကို မကြည့်ခဲ့မိတာကို နောင်တရမိပါတယ်။
မြတ်လေးရဲ့ ကားထဲမှာ ‘ဗိုလ်ရှုလ်မရသောမျက်နှာ’ ကိုလည်း မှတ်မိနေ
ပါတယ်။ မျက်လုံးတစ်ဖက်ကို သားမြေပြားနဲ့ပိုပြီး သရုပ်ဆောင်တာက
ထူးခြားနေတာကိုး။ ရေတံခွန်အမြင့်ကြီးပေါ်မှာ လူဆိုးတွေနဲ့ ဖိုက်တ်ချု
ကြတဲ့ အခန်းကတော့ အသဲတယားယား။ အဲဒီနေရာဟာ အနီးစခန်းနားက
ဓာတ်တော်ချိုင့်ရေတံခွန်မှာ သွားပြီးရိုက်ထားတယ်ဆိုတာ သိရပါတယ်။

ကျွန်ုတ်တို့ မန္တလေးက ဆိုင်ကယ်သမားများကြားမှာ အမှတ်ရ^{၁၁}
စရာ အတ်ကားတစ်ခုရှိခဲ့ပါတယ်။ ‘မောင်မောင်နဲ့သီး’ ဆိုတဲ့ အတ်ကားထဲ
မှာ ဝင်းဦးဦး၊ စံရှားတင်တို့အတူ မန္တလေးက ဆိုင်ကယ်ချစ်သူတွေနဲ့အတူ
ဘီအက်စ်အေဆိုင်ကယ်အစီးရေ အများကြီးနဲ့ ပြင်ဦးလွင်ကို တက်ကြ

ဆင်းကြတာတွေ ရှိက်ပြတာလည်း အဲဒီခေတ်အနေနဲ့တော့ အထူးအဆင်းပေါ့။ အခုခေတ်မှာ ပြင်ဥုံးလွင်ကို သွားတဲ့လမ်းက အတက်တစ်လမ်း၊ အဆင်းတစ်လမ်းဆိုတော့ တက်ရတာ လွယ်ပါတယ်။ ရျေးခေတ်ကတော့ တောင်ကမ်းပါးယံကို ပတ်ဖောက်ထားတဲ့ လမ်းကျဉ်းကျဉ်းလေးမှာ ဆင်းတာရော၊ တက်တာရော တစ်လမ်းတည်း အသုံးပြုကြတော့ ကားမောင်းတာ၊ ဆိုင်ကယ်စီးတာ တော်ရုံးတန်ခိုးကို ကျမ်းကျင်ရှုလောက်နဲ့ ပြင်ဥုံးလွင်ကို မတက်ရဲကြပါဘူး။ အဲဒီကားလည်း ပြီးရော မိန်းမပျို့တော်တော်များများက ရရှိးသွားမယ်ဆိုရင် စံရှားတင်စတိုင် မာဖလာလေးနဲ့ပေါ့။ ရုပ်ရှင်တစ်ကားလုံးကို မုံတ်မိပော့ သရုပ်ဆောင်တဲ့ အခန်းလေးတွေက ရင်ထဲမှာ အခုထိ တင်ကျန်တဲ့ ရုပ်ရှင်ကားတွေကလည်း ကျွန်ုတ်မြို့စိတ်ထဲမှာ အများကြီးရှုပါဘူ့။ အဲဒီကားတွေထဲက အခုထိ မှတ်မိနေတဲ့ သရုပ်ဆောင်တဲ့အခန်းမှာ မင်းသားသူ့နေ့းနဲ့ သူ ကွဲတဲ့အချိန်မှာ နေ့းနဲ့အတူ သားတစ်ယောက်ပါသွားပါတယ်။ သူ့သားနဲ့ ပြန်တွေ့ချိန်မှာတော့ သူက ခြေတစ်စိက်ပြုတ်နေတဲ့ ဒုက္ခိုတာတစ်ယောက်ဖြစ်နေပါတယ်။ သူ့သားကတော့ သူ့ကို အဖေမှန်း မသိတော့ပါဘူး။ သူကလည်း အဖေဖြစ်တာကို အသိပေးလို့ မဖြစ်နိုင်တဲ့ဘဝပေါ့။ သူ့နေ့းကလည်း နောက်အိမ်ထောင်နဲ့ အခြေတကျ ဖြစ်နေပါပြီ။ နောက်ခုံးဘတ်သိမ်းခန်းမှာတော့ ပန်းခြံထဲက ခုံးတန်းလျားလေးမှာ သူက ထိုင်နေချိန်း။ သူ့သားရယ်၊ နေ့းရယ်၊ နောက်အိမ်ထောင်ရယ်က ပန်းခြံထဲအရောက်။ ကလေးလေး ကစားနေတဲ့ ဘောလုံးလေးက သူ့ဆီလိမ့်အလာ သူက ကလေးကို ဘောလုံးကောက်ပေးမယ်အလုပ်၊ သူ မတ်တတ်အရပ်မှာ ခြေထောက်မသန်တဲ့သူချို့တော့ မြေပေါ်လဲအကျာ၊ သူ့သားကလေးက သူ့ဆီကိုလာ ပြေးထူပြီး စကားတွေအပြော၊ သူ့နေ့းကလည်း ပူပန်တဲ့ မျက်ဝန်းတွေနဲ့ သူ့ဂုံးလုမ်းအကြည့်၊ အဲဒီမှာ မင်းသားက သူတို့ကို ကျောခိုင်းပြီး ထွက်သွားချိန် ကိုမင်းနောင်နဲ့ ‘ချက်ဝါကြွေ’ နော်းလေရှုံးပွဲစွဲ ပြန်ဆည်းဆောင်ရွက်ထဲမှာ မူန်းရှစ်လော်း ဖုန်းရှစ်လော်း ဖုန်းချို့တဲ့ သူရာ’ ဆိုတဲ့ သီချင်းနဲ့အတူ ချိုင်းထောက်ကိုအားပြုလို့ တရွှေ့ရွှေ့ထွက်သွားတာနဲ့ ‘ပြီးပါပြီ’ စာတန်းက ပေါ်လာပါတယ်။ ဘာမှ ရေရှေရာရာ နားမလည်းပော့ ကြည့်ပြီး အရမ်းသနားခဲ့၊ ခံစားခဲ့ရပါတယ်။ အဲဒီပြုကွက်လေးကို မှတ်မိပော့ အဲဒီကားနာမည်ကိုရော သရုပ်ဆောင်တွေကိုပါ ကျွန်ုတ်တော်ပြန်ဖော်လို့ မရတော့ပါဘူး။

နောက်မှတ်မိနေတဲ့ အခန်းလေးတစ်ခုကတော့ ‘အတွေ့’ အတ်ကား ထဲမှာ ထင်ပါတယ်။ ဦးကျောက်လုံး အပြင်ကနေ အီမဲပြန်လာတဲ့အခန်းမှာ စက်ဘီးပေါက ဆင်းတဲ့အခါ စက်ဘီးပေါက ခုန်ဆင်းပြီး စက်ဘီးနောက်ကို ပြေးလိုက်ပြီး အရှိန်သေခါနီးမှ စက်ဘီးကို ရပ်လိုက်တာလေးပေါ့။ ကျွန်တော့ စိတ်ထဲမှာ ရယ်စရာကြီးလော့။ ကျွန်တော်တို့ မန္တလေးကလူတွေ စက်ဘီး ရပ်တာနဲ့ မတူလို့ပါ။ မန္တလေးသူ၊ မန္တလေးသားတွေက စက်ဘီးရပ်မယ် ဆိုရင် စက်ဘီးအရင်ရပ်ပြီးမှ စက်ဘီးပေါက ဆင်းတာကိုဗျာ။ အဲဒီလို ဦးကျောက်လုံး စက်ဘီးပေါက ပြေးဆင်းတာကို တဲ့ခြားကားထဲမှာ မြင်ဖူးပါသေးတယ်။ ဦးကျောက်လုံးလာတဲ့အီမဲက မန္တလေးလမ်းဂောပို့က လင်းယူန်ဆင်ပြာစက် ဆိုတာကိုတော့ သိနေတယ်။ အဲဒီကားထဲမှာလည်း စက်ဘီးပေါက ခုန်ချုဆင်းပြီး စက်ဘီးနောက်က ပြေးလိုက်တာပါပဲ။ အဲဒီလို ဆင်းတာမြင်တော့ ရယ်ချင်မိခဲ့တာပေါ့။ ဘယ်ကားထဲမှာ ပါတယ်ဆိုတာတော့ မမှတ်မိတော့လို့ သိသူများက ပြောပြခေါ်ပါတယ်။

‘အတွေ့’ အတ်ကားကို မှတ်မိနေတာက အဲဒီရပ်ရှင်ထဲမှာ ကျွန်တော်တို့ရှုက်ထဲက ရှုံးကြင်စိန်ဆေးတိုက်ပိုင်ရှင် ကိုကံထူးပါနေလို ပါပဲ။ ကိုကံထူးကို ကျွန်တော်တို့က ‘လေးကံထူး’ လို့ ခေါ်ကြပါတယ်။ နောက်မှ လေးကံထူးအကြောင်းကို သက်သက်ပြောပြပါဦးမယ်။ အတွေ့ အတ်ကားထဲမှာပါတဲ့ အတ်ဝင်ခန်းတစ်ခု သူ့ပြေးကတော်သိသီက သူ့ယောက်း ဖြစ်သူ မောင်သင်း၊ ပြိုစွန်းနေတဲ့ အံ့ဩသမလေး ငွေခေါ်အဖြစ် သရပ်ဆောင် တဲ့ စံရှားတင်တို့ကို သွားတွေ့ကြတဲ့အခန်းမှာ သိသီက မောင်သင်ကို မေးလိုက်တဲ့ စကားတစ်ခွန်းပါ။

“မောင် အရင်က ဆိုဖိယာလောရင့်ကြီးဆို” ဆိုပြီး မေးလိုက်တဲ့ စကားကတော့ အပြင်လောကမှာပါ ရယ်စရာအဖြစ်ပြောကြတဲ့ စကားတစ်ခွန်းပေါ့။ အတွေ့အတ်ကားထဲမှာ ထပ်ပြီး မှတ်မိနေတာကတော့ ‘ဒါပဲနော် အစ်ကို အစ်ကို’ ဆိုတဲ့ သိချင်းစာသားလေးကို မျက်စလေးချိချိပြီး ဉာဏ်တူ့ စံရှားတင်ရဲ့ အမူအရာလေးပါပဲ။ စံရှားတင် သူ့အိမ်သူ ပြန်သွားတဲ့ အတ်သိမ်းခန်းကတော့ အတော်လေး သနားစရာကောင်းမိပါတယ်။ ဒါပဲမဲ့ လည်း ကြီးမှ ပြန်တွေးမိတာကတော့ နေရှင်လူတန်းစားက ဆင်းရဲသူ လူတန်းစားတွေအပေါ်မှာ ဖိန့်ပိတယ်ဆိုတဲ့ အမြင်ကို အောင်းပေးထားသလို ခံစားရပြန်ပါတယ်။ ဆိုရှယ်လစ်ခေတ် အစကိုဗျာ။ ပိုက်ဆံရှိသူက ဖောက်ပြန်

တယ်ဆိုတဲ့ ချင်းတွေ ရိုက်သွေးနေချိန်ကိုး။

ကျွန်ုတ် အမည် မမှတ်မိတဲ့ ရုပ်ရှင်ကားတစ်ကားထဲမှာ မင်းသမီးဖြစ်သူ ဝါဝါဝင်းရွှေက ခရစ်ယာန် မယ်သိလအဖြစ်ကို ကူးပြောင်းလို့ သွားပါတယ်။ ဘတ်သိမ်းခန်းမှာ ကျောင်းဝင်းထဲက သစ်ရွှေက်ခြောက်တွေကို အနှိုင်စုသိမ်းနေချိန် မင်းသားက ရောက်လာပြီး တစ်ယောက်နဲ့တစ်ယောက် စကားတွေ အပြန်အလှန် ပြောကြတာပေါ့။ နောက်တော့ မင်းသားက ကျောခိုင်းပြီး ထွက်သွားတော့ လွမ်းစရာလေးပေါ့။ အဲဒီအခန်းလေးကိုလည်း ဘာလို့မှန်းမသိ ကျွန်ုတ်ဘို့တိတဲ့ စွဲနေဖူးပါတယ်။ နောက်ဆုံးမာတ်သိမ်း ခါနီး နှင့်တွောက ဝေနေတယ်ထင်ရအောင် ဖန်တီးထားပါတယ်။ အမှုန်က သစ်ရွှေက်ခြောက်တွေ မီးရှုံးထားတာပါ။ ကျွန်ုတ် ငယ်ငယ်ကကြည့်တဲ့ အိန္ဒိယရပ်ရှင်တွေထဲမှာ အဲဒီလို့ မီးခိုးတွေအူနေတဲ့အခန်းကို ခဏာခဏ ကြည့်ရပါတယ်။ မင်းသားကလည်း ဆွယ်တာအကျိုးလေး ဝတ်လို့ပေါ့။ မြန်မာကားတွေကလည်း အဲဒီအတိုင်း လိုက်ရိုက်ကြလေသပေါ့။

မောင်မောင်တာ ပါတဲ့ကားတွေကို ကြည့်ဖူးပေမဲ့ ဘယ်ကားမှာ ဘယ်လို့ဆိုတာကိုတော့ သိပ်မမှတ်မိတော့ပါဘူး။ ကြာလည်းကြာခဲ့ပြီကိုး။ ဒါပေမဲ့ အဝတ်အစားဝတ်တာ စမတ်ကျတဲ့ မင်းသားစာရင်းထဲမှာ မောင်မောင်တာ ပါတာကိုတော့ မှတ်မိလို့ နေပါတယ်။ မောင်မောင်တာ ဝတ်တဲ့ အိတ်ထောင်နှစ်ဖက်ပါတဲ့ ကာကိုအကျိုးလက်တိုကို ကျွန်ုတ်တော်တို့ သိပ်သဘာကျတော့ လူကြီးတွေကို ပူဆာလို့ ဝယ်ခိုင်းပြီး ဝတ်ခဲ့ကြပါတယ်။

မောင်မောင်တာကို လူထုအောင်သံဆိုတဲ့ကားမှာ စကြည့်ဖူးတာပါ။ အဲဒီကားကတော့ ထင်ရှားတဲ့ ပေါ်လစီကားတစ်ကားဖြစ်ပြီး လမ်းဘားမှာ ပိတ်ကားထောင်ပြတဲ့အထဲမှာ ခဏာခဏ ပါတဲ့အတွက် ကြည့်ဖူးတာပါ။ လူထုအောင်သံကတော့ ဂွန်မြှုနှစ်ဆုံးကျင်ရေးကားဆိုတာ နောင်မှုသိရတဲ့ ကားပေါ့။ အဲဒီကားထဲမှာ မောင်မောင်တာက စစ်ဗိုလ်အဖြစ် သရှပ်ဆောင် ပါတယ်။ မောင်မောင်တာဆိုတဲ့ မင်းသားကိုတော့ ‘ဤလူ့ဘောင်တွင်’ ဆိုတဲ့ကားမှာ မြင့်မြင့်ခင်၊ ထွန်းဝေတို့နဲ့အတူ တွဲပြီးသရှပ်ဆောင်တာကို ကြည့်ဖူးပါတယ်။ သူကလည်း စစ်ဗိုလ်အဝတ်အစားနဲ့ လိုက်ဖက်တဲ့ မင်းသား တစ်ယောက်ပါပဲ။ ပြောရရင် ဟိုးအရင်ခေတ်က စစ်ဗိုလ်ဆိုတာ အားလုံးက တလေးတစာစားနဲ့ အရေးထားခဲ့ကြရတဲ့ သူတွေချည်းပါပဲ။ ဒေါက်တာ

အောင်ကျော်ဦးဆိုတဲ့ ရုပ်ရှင်ထဲမှာတော့ မသစ်နဲ့တွဲပြီး သရုပ်ဆောင်ကြ ပါတယ်။ အဲဒီကားထဲမှာတော့ တဗြားအမျိုးသမီးနဲ့ ဖောက်ပြန်မိတဲ့ ဆရာဝန် တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး သူမှားတွေကို လှည့်စားတာလှန် သွားပြီး လူသတ်မှတ်နဲ့ ထောင်ကျခံရပေမဲ့ ကျွန်ရစ်ခဲ့တဲ့မိသားစုနဲ့ ဆရာဝန် ဆိုတဲ့ ဂုဏ်သိက္ဌာကိုကာကွယ်ရင်း ဥပဒေကပေးတဲ့ အပြစ်ကို သူခံပြီး ဓာတ်သိမ်းလိုက်ပါတယ်။ အဲဒီကားထဲမှာ မောင်မောင်တာ ကတဲ့အကာကို ဘာအကမှန်း မသိပေမဲ့ ကြိုက်ခဲ့ပါသေးတယ်။ မောင်မောင်တာနဲ့တွဲပြီး ကတဲ့သူက နာမည်ကျော် မေရီမြင့်ပါပဲ။ အဲဒီကားထဲမှာ မေရီမြင့်က မောင်မောင်တာနဲ့ ဤစွန်းတဲ့သူပေါ့။ မသစ်ကတော့ ထုံးစံအတိုင်း သနား စရာကောင်းတဲ့ မိန်းမသားအနေးကနေ သရုပ်ဆောင်ပါတယ်။ အဲဒီကားထဲမှာ မောင်မောင်တာက ပန်ချာဟိုလူမျိုးဆရာဝန်အဖြစ် ရုပ်ပြောင်းရုပ်လွှဲလုပ်ပြီး သရုပ်ဆောင်တာကို သိပ် သဘောကျခဲ့မိပါတယ်။

နောက် ကျွန်တော်တို့ ငယ်ငယ်က ဝါဝိဝင်းရွှေကို အင့်မင်းသမီးလို ခေါ်ပါတယ်။ အခုခေတ် နောက်ပေါက်မင်းသမီးတွေ ငိုနိုင်တယ်ဆိုတာကို ဝါဝိဝင်းရွှေက ပျော်းတယ်လို့ ပြောပါလိမ့်မယ်နောက်။ သူကလည်း တကယ့် ဓာတ်နာတဲ့ တစ်ဖက်သတ်အနှစ်မံရတဲ့ ဓာတ်ရုပ်တွေဆိုရင် အပီအပြင် သရုပ်ဆောင်နိုင်တာပါ။ ကျွန်တော် မှတ်မိလို့ သနားနေတဲ့ အခန်းတစ်ခု ကတော့ မိန်းမဟီလိန်(ဘေးဘီး၏ ထင်ပါတယ်)က ဝါဝိဝင်းရွှေ၊ ဆပင် အရှည်ကြီးကိုဖြတ်ပစ်ပြီး နှိမ်စက်တဲ့အခန်းတွေတော့ မှတ်မိနေပါတယ်။ အဲဒီကားထဲမှာ ဝါဝိဝင်းရွှေက အိမ်ဖော်မလေးနေရာက သရုပ်ဆောင်တာပါ။ ဝါဝိဝင်းရွှေကားကတော့ ကြည့်ရတဲ့သူတိုင်း ငိုရတာ များပါတယ်။ ဝါဝိဝင်းရွှေ ရဲ့ ‘ဘယ်ရပ်လာနဲ့’ တို့၊ ‘ဤစံအိမ်ဝယ်’ ဓာတ်ကားတွေက ပရီသတ်ရဲ့ ပျက်ရည်ချုပဲတဲ့ကားလို့ပြောရင် မမှားပါဘူး။ သရုပ်ဆောင်တာ ပီပြင်တဲ့ အတွက်လည်း စိတ်ထဲမှာ စွဲနေတာ ဖြစ်မယ် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အဲဒီလို့ ငိုရတဲ့ကားတွေကို သိပ်မကြိုက်ပါဘူး။ ဝါဝိဝင်းရွှေနဲ့ ဝင်းဦးရဲ့ ‘သိကြားစေ သက်သေဉ်နဲ့’ ကတော့ အကောင်းဆုံးအတ်ကား ဖြစ်မယ်ထင်ပါတယ်။ မှတ်မိနေတာလေးကတော့ ဝင်းဦးကနေ ဝါဝိဝင်းရွှေကို “ဒီမယ် ဒေါ်တင်တင်သော်” လို့ခေါ်ပြီး အထော့အင့်တွေနဲ့ အချိုအချု ပြောကြတဲ့ အနေးပါပဲ။ ဝင်းဦး ကြိုဝင်းကော်အပေးခံရတဲ့ အခန်းမှာတော့ ကြည့်တဲ့ သူတွေ သနားကြလို့ မျက်ရည်စတွေနဲ့ပေါ့။ ခေတ်ကလည်း ဝင်းဦးခေတ်

ကိုးပျော်။ ကျွန်တော် ခပ်ငယ်ငယ်က ဝင်းဦးကားတွေကို ကြည့်ရတာများ ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အဒေါ်တွေ၊ အစ်မတွေက ဝင်းနီးကို အသေအလဲ ကြိုက်ကြတယ်လေ။ ‘မှန်းမေ့ပါနိုင်’ ဆိုတဲ့ကားမှာ ထင်ပါရဲ။ မင်းသမီး သိသိကနေ ဝင်းဦးကို တုတ်ကောက်ကြီးနဲ့ ရိုက်လိုက်တဲ့အခန်းမှာ ဝင်းဦးကျောမှာ အစင်းရာကြီး ထင်သွားတာကိုပြတော့ ဒေါသတွေတောင် ဖြစ်လိုက်ရပါသေးတယ်။ အတူကြည့်နေတဲ့ အဒေါ်တွေ၊ အစ်မတွေက ဟင်ခနဲ့၊ ဟာခနဲ့ စုတ်တသပ်သပ်ဆိုတော့ သူတို့နဲ့အတူ ရောယာင်ပြီး ပါသွားတာပေါ့။ နားလည်လို့ရယ်တော့လည်း မဟုတ်ပါဘူး။ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဝင်းဦးကားတွေက မနည်းပါဘူး။

နှစ်ယောက်ထဲနေချင်တယ်၊ ပိတေဘက်ရိပ်ဝယ်၊ ဆုတ္တားယ်ပန်ရွယ်သွေး၊ သိကြားစေသေက်သေချွန်း၊ ပိမိသာရာ၊ ကျောက်မဲ့အကျဉ်းသား၊ ရီးစားဘားပြီ၊ မှန်းတလူညွှန်ပြီးတလူညွှန်၊ မှန်းမေ့ပါနိုင်၊ မှန်းပါတယ်မောင့်ကို၊ မောင်တို့ ချယ်ရီမြေ၊ မေတ္တာပန်းဥယျာဉ်၊ မှိုချွေရည်၊ နှင်းပျောက်တဲ့နေ့၊ ချစ်သောသူ တစ်ယောက်၊ ချစ်သောမောင်မောင်၊ ချစ်သူရွေးမယ်ချစ်ဝဲလည်း၊ ညီညီလွင်၊ သိုး၊ ဆောင်းအိမ်မက်၊ ဆောင်းတစ်ညဝယ်၊ တိမ်လွှာမို့မို့လွင်၊ တိမ်ဦး လေပြည် မောင့်ကိုစေ၊ အတွယ်အတာ စသဖြင့် ဝင်းဦးကားတွေက အများကြီး ဆိုမှ အများကြီးဆိုတော့ ကျွန်တော် မမှတ်မိတဲ့ကားတွေလည်း အများကြီး ပါပဲ။ ဝင်းဦးကားတွေထဲမှာ ပြန်ကြည့်ချင်တဲ့ ကားတွေကတော့ နှစ်ယောက်ထဲ နေချင်တယ်၊ ညီညီလွင်၊ မှန်းမေ့ပါနိုင်၊ နှင်းပျောက်တဲ့နေ့နဲ့ ပိတေဘက်ရိပ်ဝယ် ကားတွေပါပဲ။ ငယ်တုန်းက ကြည့်ခဲ့ရတော့ သိပ်မမှတ်မိလို့ ပြန်ကြည့်ချင်တာပါ။

ဝင်းဦးကားတွေထဲမှာ မှတ်မှတ်ရရ ဖြစ်မိတဲ့ကားကတော့ ‘ကျောက်မဲ့ အကျဉ်းသား’ ဆိုတဲ့ကားပါပဲ။ ဝင်းဦး တံတားပေါ်ကနေ ခုနှစ်ခုတာတွေ၊ တောင်စောင်းကနေ ပြေးဆင်းပြီး လိုက်တာတွေ၊ စိတ်ထဲမှာ တကယ့် သူရဲ့ကောင်းလို သတ်မှတ်နဲ့တာပေါ့။ ရှမ်းဘောင်းဘိဝတ် ဂေါ်ရဲးဘားကောက် ကြီးနဲ့၊ မြင်းစီးပြတာတွေကို သိပ်သဘောကျခဲ့ကြရတာပေါ့။ “ဒုဋ္ဌဝတီ မြစ်ရေရကို သောက်မိရင် ဒုဋ္ဌဝတီမြစ်ရေရှိတဲ့နေရာကို ပြန်လာရတာပဲဗျု” ဆိုတဲ့ စကားလေးကိုတော့ စိတ်ထဲမှာ ခပ်ရေးရေးလေး မှတ်မိနေခဲ့ပါတယ်။ အဲဒီကားက ဝင်းဦး နှစ်ကိုယ်ခွဲကားပါ။ မင်းသမီးကလည်း ခင်သန်းနဲ့ ငယ်ငယ်တုန်းက ကြည့်ရတဲ့ ကားတွေမှာ ဝင်းဦးနဲ့ခင်သန်းနဲ့ကားပဲ ခဏခဏ

ကြည့်ရတော့ သူတို့နှစ်ယောက်ကို အပြင်မှာလည်း လင်မယားလို့ ကလေး စိတ်နဲ့ ထင်ခဲ့မိပါသေးတယ်။ ကျောက်မဲ့အကျဉ်းသားကားထဲမှာ ဂုတ်ထိပ် တံတားပေါ်မှာ အောင်လွင်နဲ့နပန်းလုံးကြတဲ့ အခန်းတွေမှာတော့ အသည်း တယားယားနဲ့ပါပဲ။ မီးရထားကြီးက လာနေဖြူး သူတို့က နပန်းလုံးလို့ ကောင်းတုန်းဆိုတော့ အသက်တောင် ဝဝမရှုနိုင်ခဲ့ပါဘူး။ ဝင်းဦးအဖောကို ချုပ်ထားတဲ့ ရုကြီးကတော့ သဘာဝလိုက်ရုကြီးဖြစ်မယ် ထင်ပါတယ်။ ကျောက်ပန်းခွဲတွေ အများကြီးနဲ့ လှတော်ဆိုတာလောက်ပဲ မှတ်မိပါတယ်။ နောက်ပြီး ရေတံခွန်ကရေကို အသုံးချုပြီး ကျောက်ရုကြီးကို ပိတ်နိုင်အောင် စက်ခလုတ်တွေ ဆင်ထားတာကလည်း ကျွန်တော်တို့ ကလေးတွေအတွက် စိတ်ဝင်စားစရာ။

နောက် ဝင်းဦးကားထဲမှာ ‘ရီးစားဓားပြ’ ဆိုတဲ့ကားကို ကြော်ကြာတွေ ကောင်းလွန်းလို့ စိတ်ထဲမှာ မှတ်မိနေပေမဲ့ အတ်လမ်းအပြည့်အစုံကိုတော့ ပြန်စဉ်းစားလို့ မရပါဘူး။ ရာဇ်ဝင်ကားဆိုတာလောက်ပဲ မှတ်မိနေပါတယ်။ ရုပ်ရှင်နောက်ခုံးခန်းမှာ မင်းသမီးက သူ့ဗုံးကိုကို ဓားနဲ့ထိုးလိုက်တဲ့အချိန် စကားတွေ အများကြီးပြောကြပြီး ဓားဒဏ်ရာကြီးနဲ့ နောက်ကျွမ်းပစ်လိုက်တာ ခေါင်မိုးကိုဖောက်ထွက်ပြီး အောက်ထိုးကြီးဖြစ်နေတာကိုတော့ စိတ်ထဲမှာ မှတ်မိနေပါတယ်။ ကြေးစားလူသတ်သမားအဖြစ် သရုပ်ဆောင်တဲ့ အတွယ် အတာအတ်ကားမှာဆိုရင်လည်း ဝင်းဦးရဲ့ မခန့်ပေါက်လုပ်ပြတဲ့ အကန် စရိုက်တွေကို မိုက်တယ်ဆိုပြီး သဘောကျခဲ့ရတာပေါ့။ တကယ့် ၅၂၈ မေတ္တာဘုံးအတ်လမ်းလေးပါ။

နောက် ဝင်းဦးရယ်၊ တင်တင်မှရယ်၊ များပုံမယ်တင်တင်အေးတို့ရဲ့ သုံးပွင့်ဆို့ အချစ်အတ်လမ်း နာမည်ကြီးအတ်ကားကတော့ ‘နှင်းပျောက်တဲ့ နေ့’ အတ်ကားပါ။ အဲဒီကားမှာ နှင်းပျောက်တဲ့နေ့သိချင်းရယ်၊ ပျို့မောင်ဖွုံး သိချင်းရယ်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားပါတယ်။ ရုပ်ရှင်ထဲမှာ တင်တင်မှ စီးကရက်ခဲထားတဲ့ စတိုင်ကတော့ ‘ရွှေလည်တိုင်’ သိချင်းနဲ့အတူ နာမည်ကျော်ခဲပါတယ်။ တင်တင်မှုဆိုလို့ သတိရသွားပြန်တာက အသက်ကြီး တဲ့ မမနဲ့မောင်လေးတို့ရဲ့ အချစ်နဲ့ဘဝကို ရိုက်ထားတဲ့ ‘နှစ်ယောက်ထဲ နောက်တယ်’ အတ်ကားပါပဲ။ ငယ်စဉ်က ဒီကားကို ကြည့်တဲ့အခါ ရွှေလုံးတို့၊ သန်းနဲ့တို့ရဲ့ ရယ်စရာတွေကိုပဲ မှတ်မိနေပေမဲ့ နောက်တစ်ချိန် ပြန်ကြည့်တဲ့ အခါမှာတော့ အားကိုးရာမဲ့နေတဲ့ မိန်းမသားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ ဆိုတာ

ကိုပါ နားလည်လိုက်ရပါတယ်။

ဦးလေးတွေ၊ အစ်ကိုတွေနဲ့ ရုပ်ရှင်တွေလိုက်ကြည့်ရင်း အော်လွှှုပ်တို့၊ ကျော်ဆွေတို့ရဲ့ စစ်ကားတွေကို ကြိုက်မိပြန်ရော့၊ ကျွန်တော်တို့ငယ်ငယ်က စစ်ကားကောင်းကောင်းတွေလည်း အများကြီး ထွက်ပါတယ်။ ‘ဆောင်း’ တို့၊ ‘တပ်စခန်းတစ်နေရာ’ တို့၊ ‘ပုလဲမျက်ရည်’ ဆိုတဲ့ စစ်ကားတွေပေါ့။ ဘတ်ကားရဲ့နာမည်ကိုတော့ ကျွန်တော် မမှတ်မိပေမဲ့ စိတ်ထဲမှာ စွဲနေတဲ့ ဘတ်ဝင်ခန်းတွေတော့ ရှိနေပါတယ်။ နောက်ဆုံးဘတ်သိမ်းခန်း တံတားရဲ့ ဟိုဘက်ကို ရန်သူက ရောက်ခါနီးနေပြီ၊ ကျော်ဆွေက တံတားတစ်ဖက်မှာ နော်းအားလုံးကို အကာအကွယ်ပေးစွဲ၊ နေခဲ့တဲ့အခန်းရောက်တော့ မင်းသား ကို တော်တော်သနားတာပေါ့။ မင်းသားက သေနတ်နဲ့ပစ်လိုက်လို့၊ ရန်သူ ကျွေားရင် လက်ခုပ်တွေ အားရပါးရတီးလို့ပေါ့။ အဲဒီလို စစ်ကားထဲက တစ်ကားထဲမှာပဲ ထင်ပါတယ်၊ မင်းသားအမေ ဒေါ်ဂျမ်းစိန်က မျက်စ္စ မမြင်ရှာဘူး။ ရွာထဲမှာ စစ်တိုက်ကြတော့ မမြင်မစမ်းနဲ့ ထွက်ပြီးရင်း ရေတွင်းထဲကို ကျွေးသွားတဲ့အခန်း မှတ်မိနေပါသေးတယ်။ နောက် အဲဒီ စစ်ကားတွေထဲမှာပါတဲ့ တင့်ကားရဲ့သားမှာ စစ်သားတွေ ပြီးတက်လာတဲ့ အခန်းမျိုးဆိုရင် တော်တော်လေးကို သဘောကျခဲ့တာပါ။

စစ်ကား အကြည့်ကောင်းလို့၊ အရိုက်ခံရတာလေး ပြောပြချင်ပါ သေးရဲ့။ ‘ကျွော်ဆုံးတောင့်’ ဆိုတဲ့ စစ်ကားထဲမှာ ခိုင်ဗင်တင်လှ တောင်ပေါ် ကနေ ခိုင်ဗင်ထိုးချုတဲ့အခန်း ပါပါတယ်။ ကြည့်ပြီးသားကောင်က မကြည့် ရသေးတဲ့သူကို ဘယ်နဲ့ညာနဲ့ လာလာကြားတာကိုးယူ။ အဲဒီတော့ ကျောင်း ဖွင့်တဲ့တစ်ရက်မှာ ကျောင်းဆင်းဆင်းချင်း အိမ်မပြန်ဘဲ မြို့မရှုံးရှင်ရုံကို သွားပြီး အဲဒီကားကို သွားကြည့်တာ၊ အဲဒီကားထဲမှာ အကြိုက်ဆုံးအခန်း တစ်ခန်းကတော့ တောင်အောက်မှာ ရန်သူ့စခန်းချထားတယ်။ မင်းသားနဲ့ အဖွဲ့က တောင်ပေါ်မှာ။ အဲဒီအချိန် ခိုင်ဗင်တင်လှက လက်ပစ်ဗုံးတွေနဲ့အတူ ရန်သူ့စခန်းထဲ ခိုင်ဗင်ထိုးဆင်းတဲ့အခန်း ကြည့်ရတာ အသက်တောင် မရှုံးရှင် ဘူး။ ပြီးမှ လက်ခုပ်တွေ စိုင်းတီးကြတာပေါ့။ ရုပ်ရှင်ပြီးလို့ အိမ်လည်း ပြန်ရောက်ရော့ အိမ်ကိုမပြောဘဲ ရုပ်ရှင်သွားကြည့်လို့ဆိုပြီး ခြေသလုံးကို ကြိမ်လုံးနဲ့ ဆော်ခံရတာပေါ့။

နောက်ငယ်ဘဝက ကြိုက်ခဲ့ရတာတွေထဲမှာ တစ်စွာလုံးနဲ့တစ်ယောက် ခံချွဲခဲ့တဲ့ အဖိန့်ပိုံ၊ အနှစ်မံရသူများရဲ့ အားထားရာ မင်းသားရွှေဘာရဲ့

ကားတွေပေါ့။ ငယ်ငယ်တုန်းကတော့ ဘယ်လိုပဲလာလာ ရွှေဘာဆိုရင် ကြိုက် ပြီးသားပဲ။ ရွှေဘာကတော့ လက်သီးအထိုးကောင်း၊ လူ ဘယ်လောက်များများ နဲ့ချုပ် နောက်ဆုံးတော့ သူပဲနိုင်။ ဒီတော့ ရွှေဘာက ကျွန်တော်တို့ကလေးများ ရဲ့ သူရဲ့ကောင်း အစစ်ပါပဲ။ အဲဒီတုန်းက ရွှေဘာနဲ့အတွဲဆုံး မင်းသမီးကတော့ သင်းသင်းလဲလို့ ထင်ပါတယ်။ ဘယ်မင်းသမီးပါတယ်၊ မပါဘူးဆိုတာက အရေးမကြိုး။ ရွှေဘာလက်သီးထိုးရင် နိုင်ဖို့ပဲ အရေးကြိုးတယ်လေ။ အဲဒီ ခေတ် အဲဒီအခါက အနိုင်ခဲ့တော့သူတောင်သားများက သူတို့ရဲ့ ကယ်တင်ရှင် လို့ သဘောထားခဲ့ကြတာလည်း အမှန်ပါပဲ။ တော့မှာ သူကြိုးဆိုးဆိုးနဲ့ သူကြိုးသား လူမှိုက်အပေါင်းအပါတွေက လူဝါးဝတ္ထာကို တကယ်ခံကြရတာ လို့ပျော်။ အဲဒီတော့ သူတို့လိုလ်ကျတာကို င့်မှစ်ဘဲ သတ္တိရှိရှိ ပြန်ပြီးချုတဲ့သူ ဆိုတော့ အားလုံးအတွက် သူရဲ့ကောင်းပေါ့။ အဲဒီခေတ် အဲဒီအခါက နယ်တွေ မှာ ဂုပ်ရှင်ပြတဲ့အခါ ဂုပ်ရှင်ထဲမှာ ရွှေဘာကို လူဆိုးတွေ့က နိုပ်စက်တဲ့အခန်း ရောက်ရင် ကြည့်နေသူပရိသတ်တွေ့က ပေါက်ကျပြီး ဝိတ်ကားတွေကို ခဲနဲ့ထဲ၊ ခုံတွေကို ရိုက်ချိုးတာတွေ လုပ်တယ်လို့။ ကြားဖူးပါတယ်။ အဲဒီလို့ တွေ ဖြစ်ပါများတော့ ရွှေဘာခံနေရတဲ့ အခန်းရောက်ရင် “နောက်တစ်နှစ် ဆိုရင် အားလုံးကို ရွှေဘာက အနိုင်ယူမှုခင်ပျော်” လို့ အသံချွဲစက်ကနေ အော်ပေးရတယ်လို့။ ပြောတာကြားဖူးပါတယ်။

မြန်မာပြည်ရဲ့ အပြောခံလူတန်းစားတွေဖြစ်တဲ့ လယ်ယာလုပ်ကိုင်သူ တွေ၊ တော့သူတောင်သားတွေရဲ့ ရင်ထဲကို အဆုံးထိ ဝင်နိုင်သူနှစ်ယောက် ကတော့ ကျေးလက်အဆိုတော် တွဲတေားသီန်းတန်ရယ်။ ကျေးလက် ဘက်တော်သား ရွှေဘာဆိုတာကတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ငယ်ငယ် ကများ ဂုပ်ရှင်ကြည့်ရင် ရွှေဘာကို ချစ်သလောက်၊ အားကျေသလောက် ချိုးဖူးတို့၊ ဦးကျော်အောတို့၊ ညီအေးကြိုးတို့ကို အတော်လေးကို မုန်းဟီး ခဲ့တာပေါ့။ ဒီအကြောင်းလေးတွေကတော့ ရင်ထဲမှာ သတိမထားမိဘဲ ရောက်နေတာလေးတွေပေါ့။ အကြောင်းတို့ကိုဆိုင်လို့ ပြန်စဉ်းစားမှ အလိုလို အစီအရိုး ပေါ်လာတာလေးတွေပါ။

ကျွန်တော် ဘာမှ သိပ်မသိသေးတဲ့အရွယ်မှာ တစ်ပြည်လုံး အတိုင်း အတာနဲ့ နှစ်သက်ခဲ့ကြတဲ့ကားတွေ့က အများကြိုးပါပဲ။ မမထားနဲ့အပါ၊ နှစ်ယောက်ထဲနေချမ်းတယ်၊ အရိုင်းစံပယ်၊ ပန်းပန်လျက်ပါ၊ သခွတ်ပန်း၊ ရိုးစားပြား၊ မွေး၊ ကကြိုးရေကာ၊ ဆောင်း၊ ရှုမ်းပြည်ရောက်စည့်သည်။

ဒီကားတွေထဲက တရှို့ကိုတော့ ကျွန်တော် ကြည့်တော့ကြည့်ဖူးပါတယ်။ ဒါပေမဲ့ ငယ်စဉ်က ကြည့်ခဲ့ရတဲ့ကားတွေ ဖြစ်တာရယ်၊ နောက်တစ်ခါ ပြန်ကြည့်ခွင့် မကြံတာရယ်ကြောင့် စိတ်ထဲမှာ မှတ်မိသလို၊ မမှတ်မိသလိုပါပဲ။

ကျွန်တော် တကယ်ကို သိတတ်တဲ့အရွယ် ရွေးချယ်ခံစားတတ်တဲ့ အရွယ်မှာ ကြည့်ခွင့်ကြံတဲ့ကားတွေကတော့ ဉာဏ်ဝင်းရဲ့ ဗန်ခိုလူလေးနဲ့ သူဇာ၊ ကေသွယ်ရယ် ကော့မိုင်ရယ်၊ မိုက်တယ်ဆိုတာ လွယ်ပါတယ်၊ ဝင်းဦးရဲ့ မူးချွေရယ်၊ တိမ်လွှာမူးမို့လွင်၊ တိမ်ဦးလေပြည့်မောင့်ကိုစေ၊ တစ်ကျွဲ့ နှစ်ကျွဲ့တေးကိုသိ၊ အတွယ်အတာ၊ ဘောဝိုင်းရဲ့ စေလိုကျေစေ၊ မောင်ယဉ်ထွေး၊ စမ်းစမ်းအေးတို့ရဲ့ ချွေးကလေးစိစိ၊ အပယ်ရတာနာ၊ လင်းထင်နဲ့ချွေးစွဲတို့က တို့ရဲ့ ဘယ်ပန်းချို့ရေးလို့မစ်၊ ကျော်ဟိန်းရဲ့ တစ်ဦးကစေတာနာ တစ်ဦးက မေတ္တာ၊ မဟန်ရာ၊ ရုပ်ရှင်တစ်ကားတည်းမှာ မင်းသားအသစ်အဖြစ် ပါဝင် လာကြတဲ့ ဒေါ်လင်းနဲ့ထွန်းထွန်းဝင်းတို့ရဲ့ ဖက်ဖူးရောင်တို့၊ နောကျးမတို့ ဆိုတဲ့ ကားတွေဖြစ်ကြပြီး ရိုက်တဲ့ကားလည်းများ၊ ကြိုက်တဲ့ကားလည်းများ၊ သူကတော့ ကောလိပ်ဂျင်နောင်းပါ။ ‘ပယ်းရောင်’ ကတော့ အကြိုက်ဆုံး တစ်ကားပေါ့။ ကတ္တိပါဖိန်ပိုစီး ရွှေထိုးဆောင်း၊ မလိုချုပ်သူ၊ အခန်းသီး နောက်ကွယ်မှာ၊ မှန်းတည့်ချိန်မှာ နေဝင်သည်ဆိုတဲ့ ကားတွေရယ်၊ ဉာဏ်ဝင်း၊ အောင်လွင်၊ ငင်ယူမတို့ သရုပ်ဆောင်ကြတဲ့ ပန်းတွေနဲ့ဝေ ဆိုတဲ့ကားတွေ ကလည်း စိတ်ထဲမှာ ြိနောတဲ့ ကားလေးတွေပါပဲ။ ရုပ်ရှင်ထဲမှာ စကြားဖူးပြီး အခုထိ ကျွန်တော် အရမ်းနှစ်သက်တဲ့ သီချင်းလေးတစ်ပုဒ်ရှိပါတယ်။ အဲဒီ သီချင်းကတော့ တိမ်ပြာသောနေ့ဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ်။ သီချင်း အလိုက်ကို လေဆွဲနိတာလေးကို သဘောကျမိတာပါ။ ကားနာမည်တော့ ချုစ်သူကလ ကိုယ်ကည်လို့ ထင်မိပေမဲ့ မသေချာပါဘူး။ မြတ်လေး မင်းသား လုပ်တဲ့ ကားတစ်ကားပါ။ မှတ်မိသလောက်ပြောရမယ်ဆိုရင် မြတ်လေးက အဲဒီကားထဲမှာ ခါးပိုက်နှိုက်လုပ်တယ်။ ဆောက်လက်စတို့ကြီးပေါ်မှာ နေတာကိုတော့ စိတ်ထဲ မှတ်မိလို့ နေပါတယ်။

မြတ်လေးနဲ့မြတ်မွန်တို့ရဲ့ ကတ္တိပါဖိန်ပိုစီးရွှေထိုးဆောင်းကား ကလည်း မန္တလေးကိုအခြေခံပြီးရိုက်တဲ့ကား ဖြစ်ပါတယ်။ အတ်လမ်းအစ ကတော့ စစ်ကိုင်းတောင် တန်ဆောင်တိုင်ကာလပေါ့။ အဲဒီကားထဲမှာ မြတ်လေးက စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်ပြီး မြတ်မွန်တော့ စိတ်ရောဂါ ဝေးနာ ခံစားနေရသူအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဝေါးကလည်း

မန္တလေးသား မောင်သာရရဲ့ ဝထ္ဌ။ ဒါရိုက်တာက မောင်ဝထ္ဌ။ အနုပညာ မြောက်တယ်ဆိုပြီး အားလုံးက စိုင်းပြီး ထောပနာပြခံရတဲ့ ဂျပ်ရှင်ပေါ့။ ဒါပေမဲ့ ကျွန်တော့စိတ်ထဲမှာ မြတ်လေးကိုကြည့်ပြီး ရယ်ချင်ပါတယ်။ မျက်မှန် အမည်းကြီးတပ်ပြီး ဆေးတံသောက်သောက်ပြတဲ့ အခန်းတွေမှာပေါ့။ ဒါပေမဲ့ အဲဒီခေတ်က ပညာတတ်လူတစ်ဦးဘားတွေမှာ ဆေးတံသောက်တဲ့ စရိတ် ရှိတယ်ဆိုပြီး ရပ်ရှင်ထဲမှာ ထည့်ရှိက်တတ်ကြပါတယ်။

ကျွန်တော် သိတတ်စအချယ်မှာ ကြည့်ခဲ့ဖူးတဲ့ ရပ်ရှင်ထဲမှာ အေးဆေးတည်ပြုမဲ့စွာ သရပ်ဆောင်တတ်တဲ့ မင်းသားစိုးနိုင်နဲ့ တင်တင်နဲ့ ရယ်၊ ဒေစီကျော်ဝင်းရယ် ေတ်အပို့ကောင်း၊ စကားပြောကောင်းတဲ့ ဦးသိန်းမောင်ရယ် အတွဲညီကြတဲ့ ရပ်ရှင်ကိုတော့ မှတ်စီနေပါတယ်။ ‘ကျွန်မမှာ မိန်းမသား’ ဆိုတဲ့ ကားလေးပါ။ ကျွန်မမှာ မိန်းမသားထဲမှာတော့ အဖေအချယ် ဦးသိန်းမောင်ရဲ့ ကျူးလွန်ခံလိုက်ရတဲ့ အီမံထောင်ရှင်မ တစ်ယောက်အဖြစ် သရပ်ဆောင်ခဲ့ရပါသည်။ ဒီကားကတော့ တင်တင်နဲ့ရဲ့ ေတ်ကားလို့တောင် ပြောနိုင်ပါတယ်။ မိဘမေတ္တာကို ဖော်ကျူးတဲ့ ‘စကား ပြောသော အသည်းနှလုံး’ မှာတော့ တင်တင်နဲ့ဟာ ေတ်လို့တစ်ယောက် အဖြစ် သရပ်ဆောင်ရတော့မို့ သိပ်နေရာမရဘူးလို့ ထင်မိပါတယ်။ စကားပြော သော အသည်းနှလုံးမှာ အဓိကအတ်ဆောင်ကတော့ သနားစရာ၊ ရင်နာစရာ အခန်းတွေမှာ ပိုင်နိုင်စွာ သရပ်ဆောင်နိုင်တဲ့ ကြည်ကြည်ငြေးကို အားလုံးက သနားကြရတာပေါ့။ ဒီနှစ်ကားလုံးကို တောက်ပြောင်အောင် အရောင်တင် ပေးသူကတော့ ဦးသိန်းမောင်ပဲ ဖြစ်ပါတယ်။ ဦးသိန်းမောင်ကတော့ မြန်မာ့ ရပ်ရှင်လောကမှာ ရှာမရှားတဲ့ ေတ်ပို့ကြီးပါပဲ။ ရပ်ရှင်တော်တော်များများမှာ လူကြီးခန်းကနေ ပါဝင်ပြီး သဘာဝကျကျ သရပ်ဆောင်နိုင်တဲ့အပြင် ထူးခြား တဲ့လေသံနဲ့ စကားပြောတတ်သူအဖြစ် ထင်ရှားပါတယ်။

တွဲတေးသိန်းတန်ေတ်ကားတွေထဲမှာ “မှုနဲ့သာ ခြယ်ကာသပါလို့” ဆိုတဲ့ကားကတော့ လူကြိုက်များတဲ့ ကားဖြစ်ပြီး လျှို့ဝှက်သည်းဖို့ဆန်ဆန် ရိုက်ကူးထားတဲ့ ‘လွမ်းစေတိနဲ့ မာယာရှင်’ ကားကတော့ ထူးခြားပါတယ်။ ကျေးလက်အဆိုတော် ဘဝကနေ ရပ်ရှင်နယ်ကို ကူးပြောင်းလာတော့လည်း အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။

ကျွန်တော်တို့ ထောင်ယောက် တွဲတေးသိန်းတန်နဲ့ အတွဲဆုံး မင်းသမီး ကတော့ မြင့်မြင့်ခိုင်ဖြစ်မယ် ထင်ပါတယ်။ တွဲတေးသိန်းတန်ရဲ့ ရပ်ရှင်တွေ

အများကြီးရှိပေမဲ့ ကျွန်တော် သိပ်မကြည့်ခဲ့ရပါဘူး။ တွဲတေားသိန်းတန်က တော့သီချင်းတွေပဲဆိုတဲ့ အဆိုတော်တစ်ဦးဖြစ်လေတော့ သူ့ကိုလည်း တော့ဆန်တယ်ဆိုပြီး အဒေါ်တွေက မကြိုက်တာကြောင့် ကျွန်တော်လည်း မကြည့်ရတော့ဘူးပေါ့။ အဲဒီအချိန်အခါက မြို့ဆန်တဲ့ အဒေါ်တွေက ဝင်းဦး၊ ဉာဏ်ဝင်းနဲ့ ကောလိပ်ဂျင်နေဝင်းတို့ကိုပဲ ကြိုက်ကြပါတယ်။ မြတ်လေးကို လည်း အဒေါ်တွေက မကြိုက်ကြပါဘူး။ ကာရန်တွေ၊ နဘေးတွေနဲ့ စကား တွေပဲ ပြောနေလိုပါ။ အမှန်အတိုင်း ဝန်ခံရရင် လူပျို့ပေါက် အရွယ်ရောက် ချို့နှုန်းမှာတော့ တွဲတေားသိန်းတို့၊ ရွှေဘာတို့ကို မကြိုက်တော့ပါဘူး။ သူတို့ကို အားပေးတဲ့ ပရိသတ်က တော့သူတောင်သားတွေများတော့ တော့ဆန်တယ် ဆိုတဲ့ အတွေးနဲ့ မကြိုက်တော့တာပါ။ သူတို့မှ မဟုတ်ပါဘူး၊ ဝင်းဦးကို လည်း နောက်ပိုင်းမှာ သိပ်မကြိုက်တော့သလို ခံစားရပါတယ်။ အိုား အက်တင်တွေနဲ့၊ လူ အလှပြနေသလိုလို ခံစားမိလာလိုပါ။

မြန်မာ့ရပ်ရှင်များနဲ့ ခွဲမရတာကတော့ အတ်ဝင်သီချင်းများတွေ ပါပဲ။ ရပ်ရှင်တစ်ကားမှာဆိုရင် အတ်အဖွင့်တေားရယ်၊ အတ်သိမ်းသီချင်း ရယ်က ပါနေကျိုး၍ ဒီသီချင်းတွေက ကြံ့ရာကျေပါး ဆွဲသုံးတဲ့သီချင်းမဟုတ်ပါ ဘူး။ သီးသန်ရေးခိုင်းပြီး အသုံးပြုခဲ့ကြတာပါ။ အရင်က ရပ်ရှင်ထဲမှာ သီချင်းအများကြီးလည်း မထည့်ပါဘူး။ ဒါပေမဲ့ အဲဒီ သီချင်းနည်းနည်းလေး ထည့်တဲ့ခေတ်ကို ပြောင်းလဲလိုက်သူကတော့ ဝင်းဦးပါပဲ။ အဲဒီအချိန်ကာလ တွေက နိုင်ငံခြားမှာ ပရှက်စလေတို့၊ ပက်ဘွန်းတို့ရဲ့ ရော်အင်ရိုးလ် ခေတ်စားတဲ့အချိန်မှာ တေားသံစုံ အတိမြူးဆိုပြီး စာတန်းတိုးပြီး သီချင်းတွေ များများပါအောင် ထည့်ကြတာပေါ့။

မြန်မာပြည်မှာလည်း ခေတ်ရှေ့ပြီးသူ ဝင်းဦးရဲ့ ရပ်ရှင်တွေမှာ သီချင်းတွေအများကြီး ထည့်တာကို စတင်သူလို့ ဆိုချင်မိပါတယ်။ အဲဒီ အချိန်ကစလို့ ရပ်ရှင်သီချင်းဆိုတာကလည်း လူတွေကြားမှာ အရင်ကထက် ပိုပြီးတော့ ခေတ်စားပုံ့နှံလို့ လာပါတယ်။ ရပ်ရှင်ထဲက သီချင်းတွေ အပြင် လောကမှာ ဘယ်လိုပုံ့နှံသလဲဆိုတာကို ပြောပြရမယ်ဆိုရင်တော့ စိတ်ဝင် စားစရာကောင်းမယ်လို့ ထင်မိပါတယ်။





စာရေးသူ ကိုယ်ရေးအကျဉ်း

အမည်ရင်းမှာ ဦးမင့်သိန်းဖြစ်ပြီး အဘ ဦးအောင်သိန်း၊ အမိ
ဒေါတင်ရီတို့မှ ၁၉၄၈ ခုနှစ်၊ ရွှေလိုင်လ (၃) ရက်နေ့တွင် မန္တလေးမြို့မြို့
မွေးဖွားခဲ့သည်။ မူလတန်းကို ဦးတင်း (မူလတန်းကျောင်းနှင့် အမှတ်(၁၀)
အ.ထ.က (ယခင် ခိုင်အိုစီဇံင်သံတဲ့ ကျောင်း)တို့တွင် တစ်နှစ်တစ်ကျောင်း
နှင့်ဖြင့် ပညာသင်ယူခဲ့သည်။ အလယ်တန်းပညာကို အမှတ်ဘု အထက်
တန်းကျောင်းနှင့် အမှတ် (၉) အထက်တန်းကျောင်း(ယခင် စိန်ပိတာ
သာသာနာပြုကျောင်း)တို့တွင် ပညာသင်ကြားခဲ့သည်။ မြန်မာပြည်တွင်
ပထမဆုံးအကြော်ဖွေလှုစွဲသော တက္ကသိုလ်စာပေးစာယူသင်တန်းကို ဂုဏ်ယူ
ဝင့်ကြားစွာဖြင့် မန္တလေးတက္ကသိုလ်တွင် အနီးကပ်သင်တန်း တစ်လကို
(၄)နှစ်တိတိ တက်ရောက်ခဲ့ပြီး B.Sc Physic (စာပေးစာယူ)ဘွဲ့ကို ရန်ကုန်
တက္ကသိုလ်မှ ရရှိခဲ့သည်။

၁၉၇၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ မန္တလေးမြို့ရှိ မီးခြစ်စက်ရုံတွင်
အောက်တန်းစာရေး ရာထူးဖြင့် လုပ်ကိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင်
မီးခြစ်စက်ရုံမှာအလုပ်ထွက်ပြီးသကာလ တေးသံသွင်းလုပ်ငန်း၊ စတိုးဆိုင်
စာရင်းကိုင်၊ မူန်းပိုမ်န်နေဂျာ၊ ပွဲရုံ၊ ကုန်ပစ္စည်း လက္ခဏားအရောင်းဝန်ထမ်း
အလုပ်များကို အဆင့်ဆင့်ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။ ယခုအခါးကုန်ကို
အရောင်းချေးသည်အဖြစ် အသက်မွေးဝမ်းကျောင်းပြုရင်း စိတ်အဆာပြော
စာပေရေးသားခြင်း၊ တစ်ခါတစ်ရုံ အပျော်တမ်း ပါတ်ပုံရှိက်ခြင်းဖြင့်
အသက်ရှင် ရပ်တည်နေဆဲဖြစ်ပါသည်။
